

ရက်စွဲ

- - -

၁၀

စွဲအနုပြောပါသည်။

၆

- - -

- - -

- - -



## သက္ကပည့်တွင် မြတ်စွာဘုရားက သိကြားမင်းအား ဟောကြားတော်မူခဲ့သည် ဂါထာတော်

သဗ္ဗဒ္ဒိန် ဓမ္မဒ္ဒိန် နိနာတိ၊  
သဗ္ဗရသံ ဓမ္မရသော နိနာတိ။  
သဗ္ဗရတီ ဓမ္မရတီ နိနာတိ၊  
တဏ္ဍာက္ခယော သဗ္ဗဒုက္ခ နိနာတိ။

တရားအလှ။သည် အလှ။အားလုံးကို အောင်နိုင်၏။  
တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏။  
တရား၌ မွေးလျှော်ခြင်းသည် မွေးလျှော်ခြင်းအားလုံးကို အောင်နိုင်၏။  
တဏ္ဍာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံဆင်းရဲကို အောင်နိုင်၏။

(ရုဒ္ဓကပါဒ္ဒပါဋ္ဌတော်၊ နှာ-၆၄။ ရုဒ္ဓကပါဒ္ဒပါဋ္ဌတော်မြန်မာပြန်၊ နှာ-၆၀)



### အနိုယနိုင်းမှုလာ၍ သိရိလက်နိုင်းတွင် အငြကထာကျမ်းမြတ်ကြီး ကျမ်းပြုတော်မူသော အရှင်မဟာဗုဒ္ဓယောသ၏ သုဝါဒမြှက်ကြားချက်

“စကြေဝြာအပြည့် ထိုင်နေတော်မူသော ဘုရား၊ ပစ္စကဗုဒ္ဓာ ရဟနာ  
တို့အား ပစ္စည်းလေးပါး ဒါယကာအဖြစ် ကပ်လှုပူဇော်ခြင်းထက် င-ပါဒ္ဓ  
ရှိသော ဗုဒ္ဓ၏တရားတော်မြတ် တစ်ကြောင်း၊ တစ်ဂါထာ၊ တစ်ပိုဒ်ကို သင်အံ့  
လေ့ကျက်၊ ပို့ချာ၊ ဆွေးနွေး၊ ဟောပြော၊ ဖြန့်ဝေခြင်းက ပို့ချိမြတ်၏”ဟု  
အရှင်မဟာဗုဒ္ဓယောသသည် “သက္ကပည့်တွေ”တွင် ဖွင့်ဆိုမိန့်ကြားတော်မူခဲ့  
ပါသည်။

(ဓမ္မပဒအငြကထာ၊ ဒုတိယတဲ့၊ နှာ-၃၅၂)



သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  
သာသနရေးဦးစီးဌာန

# ရတနသုတေ

(ပါဌို-မြန်မာပြန်-နိယယ)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ<sup>၁</sup>  
သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနရေးဦးစီးဌာန<sup>၂</sup>  
ကမ္မာအေးစာပုံနှုပ်တိုက်၌ ရိုက်နှုပ်သည်။

## စာအုပ်တန်ဖိုး - ၂၁၀၀ ကျပ်



သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  
သာသနရေးဦးစီးဌာန၊ ကမ္မာအေးစာပုံနှင့်တိုက်၊ ရန်ကုန်မြို့၌  
ညွှန်ကြားရေးမှူးဦး ဦးနိုင်အောင်မိုး  
မှတ်ပုံတင်အမှတ် (၀၀၁၀၄/၀၀၂၃၀)က  
ပုံနှိပ်ထုတ်ဝေသည်။

# ရတန္ထုတ်

## မာတိကာ

၁။

အကြောင်းအရာ

စာမျက်နှာ

၁။	နိဒါန်း	[ ၉ ]
၂။	စိန်ရောင်ခြည်ဘုရားပင့်	၁
၃။	ဝါးပါးသီလခံယူဆောက်တည်ခြင်း	၃
၄။	နတ်ဖိတ်အမွန်း	၅
၅။	ရတန္ထုတ် ပါဉ္မ-မြန်မာပြန်	၇
၆။	ရတန္ထုတ် နိသာယ	၁၈
၇။	မေတ္တာပွားနည်း (၁၁) နည်း	၄၂
၈။	အမျှဝေ	၄၄
၉။	ဆုတောင်းပါဉ္မနှင့်နိသာယ	၄၅
၁၀။	နတ်ပြဟ္မာများအားပြန်ပို့ရန်ဂါတာ	၄၆
၁၁။	ထုတ်ဝေပြီးသောစာအုပ်များ	၄၇
၁၂။	ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ်	၄၀
၁၃။	နှီးဆော်ပန်ကြားလွှာ	၆၁



## နိဒါန်း

ရတနသုတ်တော်သည် သုတေသနပိဋကတ်၊ ခုဒ္ဓကနိကာယ်၊ ခုဒ္ဓကပါဒ္ဓပါဉ့်  
တော်တွင်ပါရှိသော သုတ်တော်ဖြစ်ပါသည်။

### ရတနသုတ်တော်ဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားရှင် ရာဇ္ဈိုဟ်ပြည်၌ သီတင်းသုံးတော်မူစဉ် အိမ်နီးချင်း  
နိုင်ပြစ်သော ဝိုင်တိုင်း ဝေသာလီမြို့တွင် မိုးခေါင်ရေားကာ အစာရောစာ ငတ်မွတ်  
ခေါင်းပါးသဖြင့် လူဆင်းရဲများစွာ သေကျေပျက်စီးကြလေသည်။ သေဆုံးသူ  
များပြားလှသဖြင့် လူသေကောင်များကိုလည်း ကောင်းစွာမြှုပ်နှံ သဂ္ဗိုဟ်မှူ မပြနိုင်  
ကြတော့ဘဲ မြို့၏အပြင်ဘက်တွင် စွန့်ပစ်ထားကြသည်။ ထိုအလောင်းကောင်  
တို့၏ အပုပ်နှံများကြာ့င့် မြို့တွင်းသို့ ဘီလူးများ ဝင်ရောက်၍ မြို့သူမြို့သားများ  
ပိုမိုသေဆုံးကြလေသည်။ မကောင်းသောအပုပ်နှံများကြာ့င့်ပင် “အဟိတိတ  
ရောဂါ”ဟူသော ကူးစက်မှ အလွန်မြန်သည့် ပလိုပ်ကပ်ရောဂါဆိုးကြီးလည်း  
ဝေသာလီမြို့သို့ ကျေရောက်လေရာ လူအများအပြား သေကျေပျက်စီးကြတော့၏။

ထိုအခါ ဝိုင်တိုင်းကို အုပ်ချုပ်သော လိုစ္စာရီမင်းတို့သည် ကပ်ရောဂါဆိုးကြီး  
များကို တွန်းလှန်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ကြပြီး ရာဇ္ဈိုဟ်ပြည်၌ သီတင်း  
သုံးနေတော်မူသော မြတ်စွာဘုရားရှင်ထံသို့ သွားရောက်လျှောက်ထားကာ  
ပင့်ကြလေသည်။ မြတ်စွာဘုရားရှင်လည်း နောက်ပါရဟန်းတော်ငါးရာနှင့်အတူ  
ဝေသာလီပြည်သို့ ကြွတော်မူလာပြီး အရှင်အာနန္ဒာအား ရတနသုတ်တော်ကို  
သင်ကြားပေးတော်မူကာ မြို့ရှိုးသုံးခုအကြား၌ ရွှေတ်ဖတ်စေတော်မူသည်။  
အရှင်အာနန္ဒာမထောက်သည်လည်း မြတ်စွာဘုရားရှင် မိန့်တော်မူသည့်အတိုင်း  
သပိတ်တော်တွင် ပရိတ်ရေအပြည့်ထည့်တော်မူကာ ညျှော့ဗုံးယံ့ပတ်လုံး မြို့ရှိုးသုံးခု  
အကြား၌ ရတနသုတ်ပရိတ်တော်ကို ရွှေတ်ဆိုတော်မူလေသည်။ ထိုနောက်  
မြတ်စွာဘုရားရှင်သည်လည်း ခုနစ်ရက်တိုင်တိုင် ရတနသုတ်တော်ကို နေ့စဉ်  
နေ့တိုင်း ဟောကြားတော်မူလေရာ ဝေသာလီမြို့၌ ကျေရောက်နေသော ဘေးဆိုး  
ကပ်ဆိုးများလည်း ကင်းစင်ပပျောက်သွားလေတော့သည်။

## ရတနသုတ်တော်

ရတနသုတ်တော်တွင် မြတ်စွာဘုရားရှင်သည် လူအပေါင်းကို စောင့်ရှောက် ကြရန် နတ်ပြုဟွာများအား တိုက်တွန်းမိန့်ကြားတော်မူ၍ ဘုရားရတနာ၊ တရား ရတနာ၊ သံယာရတနာတို့၏ဂုဏ်တော်များဖြင့် သစ္စာပြုကာ မေတ္တာပို့တော်မူ ထားပါသည်။

## ရတနသုတ်တော်ဂုဏ်ရည်

မြတ်စွာဘုရားရှင် ရတနသုတ်တော်ကို ဟောကြားတော်မူခြင်းမှာ ဝေသာလီ ပြည်တွင် ကျရောက်နေသော ဘေးဆိုး၊ ကပ်ဆိုးများ ကင်းစင်ကာ သာယာဝပြော စေရန်ပင်ဖြစ်၍ ဤရတနသုတ်တော်ကို ရွတ်ဖတ်ခြင်းဖြင့် ဘေးဆိုး၊ ကပ်ဆိုးများကို ကျော်လွှားနိုင်ခြင်း၊ နတ်မြတ်နတ်ကောင်းများ အမြဲမပြတ် စောင့်ရှောက်နေကြ သဖြင့် မကောင်းသောပုဂ္ဂိုလ်များ အနောင့်အယုက်မပြုနိုင်ခြင်း၊ အနာရောဂါ ကင်းစင် ကျိန်းမာခြင်းစသော အကျိုးများရရှိနိုင်ပေါ်သည်။

## ပရိတ်တော်၊ ဂါထာမဏ္ဍာန်တော်များအစွမ်း

ပရိတ်တော်၊ ဂါထာမဏ္ဍာန်တော်တို့၏ အစွမ်းသတ္တိနှင့်ပတ်သက်၍ မိလိန္ဒာပည့် ပါဌို့တော်(မြန်မာပြန်) စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်—

သာသနာတော်နှစ် (၅၀၀)၊ ဘီစီ (၁၉၉-၁၃၀)ခန့်က ပေါ်ထွန်းခဲ့သော မိလိန္ဒာမင်းကြီးသည် ဂါထာမဏ္ဍာန်တော်တို့၏ အစွမ်းသတ္တိနှင့်ပတ်သက်၍ မေးမြန်းရာ အရှင်နာဂတ်နာက “မင်းမြတ်... ပရိတ်‘အရုံအတား’ ပြုထားသော ယောက်ဗျားကို ကိုက်လိုသော ဖြောက်သည် မကိုက်စုံ၊ ဟင်းလင်းပွင့်သော ဖြောက်တွင်း သည် ပိတ်၏၊ ခိုးသူတို့၏ ဖြောက်ချီးရွယ်မိုးထားသော တင်းပုတ်သည်လည်း (ရိုက်ပုတ်ရန်) မဖြစ်ဖြောက်နိုင်၊ ထိုတင်းပုတ်ကိုင်သူတို့သည် တင်းပုတ်ကို လွှတ်ချက်နှင့်လျှင် ချုပ်ခင်ကြကုန်၏၊ အာမျက်ထွက်သော ဆင်ပြောင်ကြီး သည်လည်း (ထိုးအုံသောငှာ) လာပြီး၍ ကြည့်ဖဲ့လေ၏၊ ပြောင်ပြောင်တောက်သော မီးပုံကြီးသည်လည်း အနီးသို့ ရောက်လာ၍ ြိမ်း၏၊ ခဲစားအပ်သော လတ်တလော

သေစေတတ်သော အဆိပ်အတောက်သည်လည်း ဆေးဖြစ်၍ အာဟာရအကျိုးငှာ ပုံ့နှံ၏၊ သူ့သတ်တို့သည် သတ်လိုက္ခန်သည်ဖြစ်၍ အနီးသို့ ရောက်လာသော ကျွန်အဖြစ်သို့ ကပ်ရောက် ကုန်၏၊ နင်းမိသော ကျွဲ့ကွင်းသည်လည်း မဖွဲ့မိ” စသည်ဖြင့် ဖြေကြားတော်မူခဲ့ပါသည်။ (မိလိန္ဒာပည့်ပို့တော်မြန်မာပြန်၊ နှာ-၁၆၉)

ပရိတ်တော်၊ ဂါထာမဏ္ဍာန်တော်တို့သည် လူတိုင်းကို စောင့်ရှောက်ပါသလော ဟူသော မေးခွန်းနှင့်ပတ်သက်၍မူ အရှင်နာဂတေသနက “မင်းမြတ်... ပဋိနဏ္ဍာရီယ ကံက တားမြစ်သဖြင့်လည်းကောင်း၊ နိယတမိစ္စာဒို့ပို့ဟူသော ကိုလေသာက တားမြစ်သဖြင့်လည်းကောင်း၊ ကာကွယ်လိမ့်မည်ဟု မယုံကြည်သဖြင့်လည်းကောင်း ဤအကြောင်းသုံးပါးတို့ဖြင့် ပရိတ်‘အရုံအတား’သည် မစောင့်ရှောက်”ဟု အစချိကာ ဥပမာနှင့်တက္က အကျယ်တဝ် မိန့်ကြားတော်မူခဲ့ပါသည်။ (မိလိန္ဒာပည့်ပို့တော်မြန်မာပြန်၊ နှာ-၁၆၈)

သို့ဖြစ်၍ ပရိတ်တော်၊ ဂါထာမဏ္ဍာန်တော်တို့၏ စောင့်ရှောက်မှုကို ခံယူရရှိ လိုပါက အမိသတ်ခြင်းစသော ပဋိနဏ္ဍာရီယကံ ကျိုးလွန်သူ မဖြစ်ရန်နှင့် မှားယွင်းသော အယူရှိသူ မဖြစ်ရန် လိုအပ်သကဲ့သို့ ပရိတ်တော်၊ ဂါထာမဏ္ဍာန် တော်တို့၏ အစွမ်းကို ယုံကြည်ရန်လည်း လိုအပ်ပါသည်။ ထိုပြင် တတ်စွမ်းသမျှ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာပွားများခြင်းစသည့် ကုသိုလ်များ ကို ပြုလုပ်၍ ပရိတ်တော်၊ ဂါထာမဏ္ဍာန်တော်များကို ရွတ်ပွားပူးကော်ပါက ကုသိုလ် အကျိုးဖြင့် အစွမ်းသတ္တိ ပို့မို့ရရှိနိုင်ပေါ့ရာ ရတနသုတ်တော်ကို ရွတ်ပွားပူးကော် ခြင်းဖြင့် ကပ်သုံးပါးကို ကျော်လွှားကာ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါ စေရန် ရည်ရွယ်၍ ဤ“ရတနသုတ် (ပါ့်-မြန်မာပြန်-နိသာယ)”ကို ပုံနှိပ် ထုတ်ဝေအပ်ပါသည်။

သာသနရေးဦးစီးဌာန



# ရွတ်နှစ်သူတ် (ပါဠိ-နိသာယ)

କମ୍ପ୍ୟୁଟର ତଥା କାଗଜଟିକା ଆବଶ୍ୟକତା କାହାରେ ବନ୍ଦ ଥିଲା କିମ୍ବା କିମ୍ବା କିମ୍ବା

# ଶିଖରେଣ୍ଡ ପ୍ରିୟାମାରାଃପଦଂ

ଅଗ୍ରିବୁଦ୍ଧି ଉପ୍ଲବ୍ଧି  
 ତିନ୍ତୁହାତି କେତାର୍ଥିତୀଯେବ  
 ଠିକ୍ରବାଂ ଠିରେବାରକ୍ଷି  
 କିନ୍ତୁ ମେ କ୍ରାତୁ ବୀଚିବାରେ

အကိုရသသာ အယုတ် အလတ် အမြတ်ပိုင်းခြား လွန်ကြီးမား၍ သုံးပါးဆယ်လီ  
ပါရမီတော်အဟုန် စာဂါတော်ဂုဏ်တို့ကြောင့် ခြားက်ရောင်စုံ ကွန်းမျှူးလျက်  
'အကိုရသ'ဆိုတဲ့ ဘွဲ့ထူးကို အုံကျူးခုံခိုင် ဖက်မပြီးနိုင်အောင် လက်ကိုင်ရရှိတော်မူ  
သော ဘုရားရင်ကိုယ်တော်မြတ်ကြီး၏။

သညာတာယာ၊ နှဖြူထွားထွား ကောင်းစွာပေါက်ပွား ဖြစ်ပေါ်၍ လာတော်မူသော်

ဥက္ကာယစ၊ ဆွဲလိုဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ငွေနန်းချည်အမျှင်ကဲ့သို့ ဖြေစင်ဝင်းသစ် လက်ယာရစ်ခွဲရုံ စိန်ကြယ်ပွင့်အနေပုံလို ဥက္ကလုံချေး မွေးရှင်တော်စာတ် လွှန်ထူးမြတ်သည့် အရပ်တော်မှုလည်းကောင်း။

**ဒါနာဟိစ၊** ပတ္တမြားခေါင်ရန်း နှင်းဆီပန်းကဲသို့ နီမြန်းသော နှုတ်ခမ်းတော်တိုဖွင့်  
မပေါ်အောင်ဖူးပိတ်၍ ထားအပ်သော သွားတော်လေးဆယ် စွယ်တော်လေးဆူ  
ဖြူရာရာဓာတ်တော်ထူးတို့မှလည်းကောင်း။

သေတရံသိယော၊ ပုလဲအနှစ် စိန်စစ်နမူ ဘော်ဖြူငွေရှက် ဖြန့်ကုက်စီချယ် ငွေကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေအရောင်လွမ်းဘိသကဲ့သို့ မြတ်လေးပန်းစပယ်ငံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင် ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တစိတ်စိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင် ကြည်တဲ့ စိန်ရောင်ခြည်ရာတ် ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်။

ဝနီရာဝ၊ စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင် စိန်သားတောင်ကြီးကဲ့သို့။

ဝရောစန္ဒာ၊ ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာကြည်နှုံးလောက်အောင် ရွင်ဖြူးတက်ကွဲ ဘက်မမျှသဖြင့် လုပဆန်းကြယ် တင့်တယ်တော်မူကြပါပေ ကုန်၏။

သော နီနော၊ ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အော်ရသံ ဘွဲ့ထူးခံ သည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။

မေ မမ၊ ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွှဲ၍ ငါပဲသမုတ် အကျွော်ပုံ၏။

သီသကော၊ ဦးခေါင်းရတနာ မြတ်ရာထားတင် ဦးထိပ်ပြင်၍။

ဌာတု၊ ဘေးရန်ခပ်သိမ်း ကင်းဇိုံမ်းစေမှု မေတ္တာပြု၍ ကြည့်ရှုကိုယ်တိုင် ခိုင်ခိုင်မတ်မတ် တန်းရပ်တည်နေတော်မူလှည့်ပါ စိန်ရောင်ခြည် နေတန္တန်းကဲ့သို့ ခွဲဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

(လယ်တီပဏ္ဍာတ-ဦးမောင်ကြီး)

## သက္ကသကနတော်ချိုး

သုကာသ သုကာသ သုကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒ္ဓဒေဝါသ  
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ  
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံယာ  
ရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍  
ရှိနိုးပူဇော် ဖူးမြောန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသာ အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျာသနတရားငါးပါးတို့မှ အခါခပ်သိမ်းကင်းလွှတ်ပြောသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိုဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏အရင်ဘာရား။

အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး	= ငရဲသုံး တိရစ္ဆာန်သုံး ပြီတ္ထာသုံး အသူရကာယ်သုံး။ = ဒုဘိက္ခန္တရကပ်၊ သတ္တန္တရကပ်၊ ရောဂါန္တရကပ်။ = ငရဲတိရစ္ဆာန်၊ ပြီတ္ထာ၊ အသည်သတ်သုံးနှင့် အရှပ်- ဖြူဟွာသုံး၊ ပစ္စာရှစ်အရပ်(ဘုရားမပွင့်ရာအရပ်)၊ မိစ္စာဒို့ ညာ၏ပညာမရှိသူ၊ ဘုရားမပွင့်ရာအခါ် လူဖြစ်ရခြင်း။
ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး	= ရော၊ မီး၊ မင်း၊ ခိုးသူ၊ မချုပ်မနှစ်သက်သောသူ။ = အပါယ်သုံး၌ဖြစ်ရခြင်း၊ ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း၊ တရား မစောင့်သူတို့၏ လက်ထက်၌ဖြစ်ရခြင်း၊ အကုံသို့လု ကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း။
ဗျာသနတရားငါးပါး	= ဆွဲမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ရောဂါန္မ်စက်၍ ပျက်စီးခြင်း၊ အယူဝါဒလွှဲမှားပျက်စီးခြင်း၊ အကျင့်သီလ ပျက်စီးခြင်း။

# ବିଶ୍ୱାସିତ ଏବଂ ପରିଚୟ

အဟံ ဘဏ္ဍာ တိသရကေန သဟ ပညသီလံ ဓမ္မံ ယာစာမို့ အနုဂုဟံ  
ကတ္တာ သီလံ ဒေထ မေ ဘဏ္ဍာ။  
ဒုတိယမို့- အဟံ ဘဏ္ဍာ တိသရကေန သဟ ပညသီလံ ဓမ္မံ ယာစာမို့  
အနုဂုဟံ ကတ္တာ သီလံ ဒေထ မေ ဘဏ္ဍာ။

တတိယမ္မာ - အဟံ ဘန္တေ တိသရဏေန သဟ ပဋိသီလံ ဓမ္မာ ယာစာမိ၊  
အနုဂါး ကတ္တာ သီလံ ဒေဝ မေ ဘန္တေ ॥

အာမ ဘန္တေ။

နမော တသာ ဘဂဝတော အရဟတော သမ္မာသမ္မာခြသာ။

(သုံးကြိမ်)

ဗုဒ္ဓံ သရဏံ ဂုဏ္ဍာမိ။

ဓမ္မံ သရဏံ ဂုဏ္ဍာမိ။

သံယံ သရဏံ ဂုဏ္ဍာမိ။

ဒုတိယမ္မာ ဗုဒ္ဓံ သရဏံ ဂုဏ္ဍာမိ။

ဒုတိယမ္မာ ဓမ္မံ သရဏံ ဂုဏ္ဍာမိ။

ဒုတိယမ္မာ သံယံ သရဏံ ဂုဏ္ဍာမိ။

တတိယမ္မာ ဗုဒ္ဓံ သရဏံ ဂုဏ္ဍာမိ။

တတိယမ္မာ ဓမ္မံ သရဏံ ဂုဏ္ဍာမိ။

တတိယမ္မာ သံယံ သရဏံ ဂုဏ္ဍာမိ။

အာမ ဘန္တေ။

၁။ ပါဏာတိပါတာ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြည့်ပါ၏။)

၂။ အဒီဇိုးဒီနာ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြည့်ပါ၏။)

၃။ ကာမေသု မိဇ္ဈာဓာရာ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွှန်ခြင်းမှ ရှောင်ကြည့်ပါ၏။)

၄။ မူသာဝါဒ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(မဟုတ်မမှန် မူသားပြောဆိုခြင်းမှ ရှောင်ကြည့်ပါ၏။)

၅။ သုရာမေရယမဇ္ဇာပမာဒ္ဒာနာ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(သေချော်သေချောက်ကို သောက်စားမူးယ်ခြင်းမှ ရှောင်ကြည့်ပါ၏။)

အာမ ဘန္တေ။

# ရတနသုတ်တော်မရှတ်မီ ရွှေးခြီးစွာ နတ်များကို ဖိတ်မဆ္ကကပါခြင်း

သမန္တာ စက္ကပါဇူး၊ အတြာ'ဂါစ္တန္တာ ဒေဝတာ။

သဒ္ဓမ္မံ့ မုနိရာသော သုဏ္တာ သဂ္ဗမောက္ခာဒ်။

(ဓမ္မသုဝန်ကာလော အယ် ဘဒ္တန္တာ။)<sup>၃</sup>

- |               |   |
|---------------|---|
| သမန္တာ        | - ဝန်းကျင်ပတ်ချာ ရပ်ဆယ်မျက်နှာမှာ။  |
| စက္ကပါဇူး     | - ရှစ်သောင်းနှစ်ထောင် အမြင့်ဆောင်သည့် စကြေဝြာ<br>တောင်ရစ်စိုက် တစ်သောင်းသော လောကဓာတ်တိုက်<br>တို့၌။ |
| ဝသန္တာ        | - ကြည်သာချမ်းမြဲ နေထိုင်ကြကုန်သော။  |
| ဒေဝတာ         | - ရောင်ဝါတန်ခိုး ကဲမိုးကြီးမား နတ်အများတို့သည်။   |
| အတြာ          | - ရတနသုတ်တော်မြတ် ရွှေးခြားဖိတ်များတို့၏<br>နေရာငှာနသို့။   |
| အာဂစ္တန္တာ    | - ညီညာဖြဖြ စည်းဝေးလာရောက်ကြကုန်လော့။  |
| မုနိရာသော     | - သုံးတိုက်ထွေတ်တင် ဘုရင်ညြှင် ရဟန်းမင်းကြီး<br>ဖြစ်တော်မူသော မြတ်စွာဘုရား၏။                        |
| သဂ္ဗမောက္ခာဒ် | - နတ်ရွှေးနိုဗ္ဗာန် ကျိုးနှစ်တန်ကို ကေန်ဆတ်ဆတ်<br>ပေးဝေတတ်သည်။                                      |
| သဒ္ဓမ္မံ့     | - ချီးမွှမ်းအုံအား ပြောဆို၍ မကုန်နိုင်သော ရတနသုတ်<br>တော် သူတော်ကောင်းတရားကို။                      |
| သုဏ္တာ        | - ရိုသေတုပ်ကွ နာလှည့်ကြကုန်လော့။  |

## ရတနသုတေ

**[ဘဒန္တာ]** - ညီညာဖြဖြ စည်းဝေးလာရောက်ကြသည့်

ဓမ္မမာမက အိန္တဝါရီများတို့။

**အယံ ကာလော** - ကြိသည့်ကာလ ခါသမယသည်ကား။

**ဓမ္မသုဝန** - သုံးခွင်ထွေတ်ထား ရှင်တော်ဘုရား၏ ရတနသုတေ

**ကာလော** - တော် နာကြားရမည့် အခါပေတည်း။

(၃-ခေါက်)]

# ရတန်သုတေပါဒီ-မြန်မာပြန်

နမော တသေ ဘဂဝတော အရဟတော သမ္မာသမ္မာဒ္ဓသာ

## ရတန်သုတေ

### ရတန်သုတေပါဒီ

၁။ ပဏီဓာနတော ပဋိသာယ တထာ—  
ကတသာ ဒသ ပါရမိယော, ဒသ ပါရမိယော,  
ဥပပါရမိယော, ဒသ ပရမတ္တပါရမိ—  
ယောတိ သမတိသ ပါရမိယော,  
ပဋိ မဟာပရိစွာဂေ, လောကတ္တ—  
စရိယံ ဉာတတ္တစရိယံ ဗုဒ္ဓတ္တစရိ—  
ယနှို တိသော စရိယာယော တော်မူခြင်းတည်းဟူသာ အကျင့်  
ပစ္စီမဘဝ ဂုဏ်ပေါက်နှို ဇာတိ သုံးပါး နောက်ဆုံးဘဝ, မယ်တော်  
အဘိနိက္ခမနဲ့ ပဓာနစရိယံ ဗောဓိ—  
ပရွေကို မာရပိယံ သဗ္ဗညာတာ—  
ညာဏာပွဲဌ့ဝော့ ဓမ္မစက္ခပွဲဝတ္ထနဲ့, နဝ မူခြင်း၊ ဒုက္ခရစရိယာ ကျင့်တော်မူ  
လောကုတ္တရဓမ္မတိ သဗ္ဗပိမေ ခြင်း၊ ဗောဓိပိုင်း၍ မာရ်ပိုးပါးကို အောင်  
ဗုဒ္ဓဂုဏ် အာဝဇ္ဇာတွာ ဝေသာ—  
လိုယာ တိသု ပါကာရုန္တရေသု ကို ထိုးထွင်း၍ သိတော်မူခြင်း၊  
တိယာမရတ္ထို ပရိတ္ထံ ကရောန္တာ ဓမ္မစက္ခတရား ဟောတော်မူခြင်း၊  
အာယသွာ အာနန္တတွေရော ဝိယ ကာရုည်စိတ္ထံ ဥပဋိသုတေပါဒီ—  
ကာရုည်စိတ္ထံ ဥပဋိသုတေပါဒီ—

### ရတန်သုတေမြန်မာပြန်

၁။ ပါရမိဆယ်ပါး, ဥပပါရမိဆယ်  
ကတသာ ဒသ ပါရမိယော, ပရမတ္တပါရမိယောတည်း  
ဟူသာ အမျှသုံးဆယ်သာ ပါရမိ၊  
စွန့်ခြင်းကြီးပါးပါး၊ လောကအကျိုး  
ကျင့်တော်မူခြင်း၊ ဆွေမျိုးတို့၏အကျိုး  
စရိယံ ဉာတတ္တစရိယံ ဗုဒ္ဓတ္တစရိ—  
ကျင့်တော်မူခြင်း၊ ဘုရားဖြစ်ရန် ကျင့်  
တော်မူခြင်းတည်းဟူသာ အကျင့်  
ပစ္စီမဘဝ ဂုဏ်ပေါက်နှို ဇာတိ သုံးပါး နောက်ဆုံးဘဝ, မယ်တော်  
မာယာဝမ်း၍ ပို့သန္တန္တန္တတော်မူခြင်း၊  
ပရွေကို မာရပိယံ သဗ္ဗညာတာ—  
ဖွားတော်မူခြင်း၊ တော့ထွက်တော်  
ညာဏာပွဲဌ့ဝော့ ဓမ္မစက္ခပွဲဝတ္ထနဲ့, နဝ မူခြင်း၊ ဒုက္ခရစရိယာ ကျင့်တော်မူ  
လောကုတ္တရဓမ္မတိ သဗ္ဗပိမေ ခြင်း၊ ဗောဓိပိုင်း၍ မာရ်ပိုးပါးကို အောင်  
ဗုဒ္ဓဂုဏ် အာဝဇ္ဇာတွာ ဝေသာ—  
လိုယာ တိသု ပါကာရုန္တရေသု ကို ထိုးထွင်း၍ သိတော်မူခြင်း၊  
တိယာမရတ္ထို ပရိတ္ထံ ကရောန္တာ ဓမ္မစက္ခတရား ဟောတော်မူခြင်း၊  
အာယသွာ အာနန္တတွေရော ဝိယ ကာရုည်စိတ္ထံ ဥပဋိသုတေပါဒီ—  
သော မြတ်စွာဘုရား၏ ရှုက်ကျေးဇူး  
အားလုံးတို့ကို ဆင်ခြင်အောက်မေ့၍

ဝေသာလီပြည် တံတိုင်းသံးထပ်  
အကြား ညွှန်သံးယံ့ပတ်လုံး ရတန  
သုတ်ပရီတ်တော်ကို ရွှေတ်ဖတ်တော်  
မူသော အရှင်အာနန္ဒာမထောက်ကဲ့သို့  
သနားကရုဏာစိတ်ကို ဖြစ်စေချု  
ရတနသုတ်ပရီတ်ကို ရွှေတ်ဖတ်ကြပါ  
ကုန်စို့။

J။ ကောင့်သတသဟသေသုသု၊  
စက္ကဝါဇ္ဈသု အေဝတာ။  
ယသာ'ကံ ပဋိဂ္ဂဏ္ဍာနီ။  
ယဉ် ဝေသာလီယာ ပုရော။

၃။ ရောဂါမနုသုဒ္ဓိက္ခ-  
သမ္မာဗုတံ တိရိစံ ဘယံ။  
ခီပွဲ'မန္တရဓာပေသီ။  
ပရီတ္ထံ တံ ဘဏာမ ဟော။

J-၃။ ကုဋ္ဌတ်သိန်းသော စကြေ-  
ြာတို့၌ နေကုန်သော နတ်ပြုဟွာ  
တို့သည် ရတနသုတ်ပရီတ်တော်၏  
အာဏာစက်ကို ခံယူကြကုန်၏။  
ရတနသုတ် ပရီတ်တော်သည်  
ဝေသာလီပြည်၌ဖြစ်သော အနာ  
နိုပ်စက်ခြင်း၊ ဘီလူးဖမ်းစားခြင်း၊  
တ်မွှတ်ခြင်း သေးသုံးပါးကို လျင်စွာ  
ကွယ်ပျောက် ပြိုမ်းအေးစေနိုင်၏။  
အို- သူတော်ကောင်းတို့ ရတနသုတ်  
ပရီတ်တော်ကို အကျွှန်ုပ်တို့ ရွှေတ်  
ဖတ်ကြပါကုန်စို့။

၄။ \* ယာနိမ ဘူတာနိ သမာဂတာနိ၊ ၅။ မြန် တည်ကုန်သော နတ်တို့  
ဘုမ္မာနို့ ဝါ ယာနိ ၁ အန္တလိက္ခာ။ သည်လည်းကောင်း၊ ကောင်းကင်း  
သွေ့ဝ ဘူတာ သုမနာ ဘဝန္တာ။ တည်ကုန်သော နတ်တို့သည်လည်း  
အထောကီ သက္ကစ္စ သုဏန္တာ။ ကောင်း ဤအရပ်သို့ အညီအညွတ်  
ဘာသိတံ့။

လာကြကုန်၏။ အလုံးစုံသာလျှင်  
ဖြစ်သော နတ်တို့သည် နှစ်သက်ရွှေ့ပျ  
ဝမ်းမြောက်ကြစေကုန်သတည်း၊ ထို့မှ  
တစ်ပါးလည်း (ပါဘုရား) ဟောအပ်  
သော ပရိတ်တရားတော်ကို ရှိသေစွာ  
နာကြစေကုန်သတည်း။

၅။ \* တသွာ့ ဟို ဘူတာ နိသာမေထ  
သွေ့၊  
မေတ္တာ ကရောထ မာနုသိယာ  
ပဇာယာ။  
ဒိတိ ၁ ရတ္တာ ၁ ဟရန္တီ ယေ  
ဗလို့၊  
တသွာ့ ဟို နေ ရက္ခထ အပ္ပါမတ္တာ။

၆။ နတ်များတို့ ထိုကြာင့်သာလျှင်  
အသင်နတ်အားလုံးတို့သည် (ဟော  
တော်မူ့အပ်သော ပရိတ်တရားတော်  
ကို စိတ်၍) သို့မျိုးသိမ်းဆည်းကုကုန်  
လော့၊ လူသတ္တဝါအပေါင်း၌ မေတ္တာ  
ကို ပြကြကုန်လော့၊ အကြောင့်သူတို့  
သည် နေ့ခြားလည်းကောင်း၊ ညျှေ့ခြား  
လည်းကောင်း သင်တို့အား ပူဇော်  
ပသခြင်းကို ပြကြကုန်၏။ ထိုကြာင့်  
သာလျှင် ထိုလူတို့ကို မမေ့မလျှော့  
စောင့်ရှုရာက်ကြကုန်လော့။

---

\* ခုဒ္ဓကပါဒ္ဓပါဒ္ဓယံ-၄-၅-ပိဋ္ဌာ သုတ္တန္တပါတပါဒ္ဓယံ-၃၁၂-၃၁၃-ပိဋ္ဌာ ၈။  
၁-ဘူမာနိ (က)

၆။\* ယံကိုး ဝိဇ္ဇာ ကူမ ပါ ဟုရု ပါ။ မြှေလူပြည်ဗြိုလည်းကောင်း၊ သဂ္ဃာသု ပါ ယံ ရတနဲ့ ပဏီတဲ့။ နိုင်း၊ ကျွန်ုပြည်တို့ဗြိုလည်းကောင်း နဲ့ နော သမဲ့ အတ္ထာ တထာဂတေန၊ နတ်ပြည်တို့ဗြိုလည်းကောင်း နှစ်သက် ကူဒိုး ဗုဒ္ဓ ရတနဲ့ ပဏီတဲ့။ ခြင်းကို ဖြစ်စေတတ်သော မွန်မြတ် တောန သစ္စန သုဝတ္ထာ ဟောတူ။

နိုင်း၊ ကျွန်ုပြည်တို့ဗြိုလည်းကောင်း နှစ်သက် ခြင်းကို ဖြစ်စေတတ်သော မွန်မြတ် သော အလုံးစုံသော အကြင်ရတနာ မျိုးသည်ရှိ၏။ ထိုရတနာမျိုးတွင် မြတ်စွာဘုရားနှင့်တူသော ရတနာမျိုး သည် မရှိ၊ ဘုရားဟူသော ဤရတနာ သည်လည်း အမြတ်ဆုံးဖြစ်၏။ ဤ သစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၇။\* ခယံ ဝိရာဂံ အမတဲ့ ပဏီတဲ့၊ ယအုံရဲ့ သကျမှန် သမာဟီတော့။ န တောန ဓမ္မန သမတ္ထာ ကိုး၊ ကူဒိုး ဓမ္မန ရတနဲ့ ပဏီတဲ့။ တောန သစ္စန သုဝတ္ထာ ဟောတူ။

၇။ ကိုလေသာကုန်ရာဖြစ်သော ရာဂျီက်းရာဖြစ်သော သေခြင်း က်းသော မြတ်သော အကြင်နိုဗာန် ကို တည်ကြည်သော စိတ်ရှိသော သာကိုနှယ်ဖွား မြတ်ဘုရားသည် ရတော်မူ၏။ ထို(နိုဗာန်)တရားနှင့် တူသော တစ်စုံတစ်ခုသော ရတနာ မျိုးသည်မရှိ၊ နိုဗာန်တရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့)ချမ်းသာကြပါစေသတည်း။

\* ခုခွဲကပါင့်ပါင့်ယံ-၄-၅-ပိဋ္ဌး သုတ္တနိပါတပါင့်ယံ-၃၁၂-၃၁၃-ပိဋ္ဌး ၈။

၈။ \* ယံ ဗုဒ္ဓသော် ပရီဝဏ္ဏယီ သုစိ၊ ၈။ ဘုရားမြတ်စွာသည် အကြင်  
သမာဓိ'မာနန္တရိက'ည်'မာဟု။ အရဟတ္တမဂ်နှင့်ယျဉ်သော) သမာဓိ  
သမာဓိနာ တောန သမော န ဝိဇ္ဇာတိ၊ ကို စင်ကြယ်၏ဟု ချီးမွမ်းတော်မူ၏။  
ကဲ့ဒို့ ဓမ္မာ ရတန် ပဏီတံ့။ အကြင် အရဟတ္တမဂ်နှင့်ယျဉ်သော  
တောန သစ္စန သုဝထ္ထား ဟောတုံး။ သမာဓိကို မိမိအခြားမဲ့ အကျိုးပေး  
၏ဟု (ဘုရားရှင်တို့) ဟောဆိုကုန်၏။

ထိုအရဟတ္တမဂ်နှင့်ယျဉ်သော သမာဓိ  
နှင့်တူသော တရားမျိုးသည် မရှိ၊  
တရားတော်ဟူသော ဤရတနာသည်  
လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စ  
စကားကြောင့် (သတ္တဝါတို့) ချမ်းသာ  
ကြပါစေသတည်း။

၉။ \* ယော ပုဂ္ဂလာ အဋ္ဌ သတံ့ ပသတ္တာ၊  
စတ္တာရိ တောနိ ယုဂါနိ ဟောန္တိ။  
တော ဒက္ခိကောယျာ သုဂါတသု  
သာဝကာ၊  
တောသု ဒီန္တာနိ မဟာပူလာနိ။  
ကဲ့ဒို့ သံယော ရတန် ပဏီတံ့၊  
တောန သစ္စန သုဝထ္ထား ဟောတုံး။

၉။ လေးယောက်အစုံဖြစ်ကုန်သော  
အကြင်ပုဂ္ဂိုလ် ရှစ်ယောက်တို့ကို  
သူတော်ကောင်းတို့သည် ချီးမွမ်းအပ်  
ကုန်ပြီ။ မြတ်စွာဘုရား၏ တပည့်  
ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည်  
မြတ်သောအလှူ၍ကို ခံထိုက်ကုန်၏။  
ထိုပုဂ္ဂိုလ်တို့၏ လှူအပ်သော အလှူ၍  
တို့သည် အကျိုးကြီးကုန်၏။ သံယော  
ဟူသော ဤရတနာသည်လည်း  
အမြတ်ဆုံး ဖြစ်၏။ ဤသစ္စစကား  
ကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေ  
သတည်း။

\* ခုဒ္ဓကပါဒ္ဓပါဒ္ဓယံ-၄-၅-ပိဋ္ဌ္ဌ၊ သုတ္တန္တပါတပါဒ္ဓယံ-၃၁၂-၃၁၃-ပိဋ္ဌ္ဌ ၈။

၁၀။\* ယော သူပွဲယုတ္တာ မနသာ ဒင္ခြန၊ နိက္ခာမိနာ ဂေါတမသာသနမို့။ တေ ပတ္တိပတ္တာ အမတံ ဂိဂယ်၊ လဒ္ဒီ မူစာ နိဗ္ဗာတို့ ဘုဇ္ဇမာနာ။ ကူးမှု သံပေါ် ရတနံ ပဏီတံ၊ တောန သစ္စန သုဝတ္ထိ ဟောတု။

၁၀။ ဂေါတမမြတ်စွာဘူရား သာသနာ၌ အကြင်(ရဟန္တာ)ပုဂ္ဂိုလ်တို့သည် နိုင်မြှေ့စွာသော စိတ်ဖြင့် ကောင်းစွာ အားထုတ်ကြကုန်၏။ (ကိုလေသာ တို့မှ) ထွက်မြောက်ကြကုန်၏။ ထို ပုဂ္ဂိုလ်တို့သည် ရရောက်ထိုက်သော အရဟတ္တုဖို့လ်ကို ရရောက်ကုန် သည်ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရကုန်လျက် မပျက်မစီး အရဟတ္တု ဖလသမာပတ်ကို ခံစားကုန်၏။ သံယာဟူသော ဤရတနာသည် လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စ စကားကြောင့် (သတ္တဝါတို့) ချမ်းသာ ကြပါစေသတည်း။

၁၁။\*ယတိန္တနီလော ပထဝီသီတော် သီယာ၊ စတုတ္ထိ ဝါတေဟို အသမ္မကမ္မို့ယော။ တထူပမံ သပ္ပါရီသံ ဝဒါမို့ ယော အရိယသစ္စနံ အဝေစွှေ ပသာတို့။ ကူးမှု သံပေါ် ရတနံ ပဏီတံ၊ တောန သစ္စန သုဝတ္ထိ ဟောတု။

၁၁။ မြော် စိုက်ထူးအပ်သော တံခါး တိုင်သည် အရပ်လေးမျက်နှာတို့မှ လာသော လေတို့ကြောင့် မတုန်လှုပ် သက္ကဲသို့ အရိယသစ္စတို့ကို ပညာဖြင့် သက်ဝင်၍ မြင်သော သောတာပန် ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့် တူ၏ဟူ ငါဆို၏။ သံယာဟူသော ဤရတနာ သည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

\* ခုဒ္ဓကပါဒ္ဓပါဒ္ဓယံ-၅-၆-ပိဋ္ဌာသု၊ သုတ္တနီပါတပါဒ္ဓယံ-၃၁၃-၃၁၄-ပိဋ္ဌာသု စာ

၁-နိဗ္ဗာတိ (က) ၂-ပဋ္ဌာသီတော် (က-သီ)၊ ပထဝီသီတော် (က-သီသုရာကံကဲ့)

၁၂။\* ယော အရိယသစ္စာနိ ဝိဘာဝယနှီး၊ ကဗျိုလ်ပည့်သူနှင့် သုဒေသိတာနိ။ ကိုယာပိ တော်မြန်မာရာ ဘုသံ ပမဏ္ဍာ၊ န တော် ဘာဝံ အငွေမ' မာဒီယနှီး။ ကူးမြို့ သံယော ရတန်း ပဏီတံ၊ တော်န သစ္စာနှင့် ဟောတု။

၁၂။ အကြင်(သောတာပန်)ပုဂ္ဂိုလ် တို့သည် နက်နဲ့သောညာ၏ပညာရှိ သော မြတ်စွာဘုရား ကောင်းစွာ ဟောကားအပ်သော အရိယသစ္စာ တို့ကို ထင်ရှုးအောင် ပြုကုန်၏။ ထို ပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မွေလျှော့ ကြစေကာမူ ရှစ်ကိုမ်းမြောက်ဘဝကို မယူကုန်။ သံယာဟူသော ကျိုရတနာ သည်လည်း အမြတ်ဆုံးဖြစ်၏။ ကျို သစ္စာစကားကြာင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၃။\* သဟာဝ'သေ ဒသုနသမ္မဒါယာ၊ တယ'သု ဓမ္မာ ဖော်တာ ဘဝနှီး။ သက္ကာယဒီဒို ဝိစိကိစ္စာတွေ၊ သီလွှာတံ ဝါပါ ယဒ္ဓာ ကိုဒီ။

၁၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိ မဂ်ညာ၏ကို ရသည်နှင့် တစ်ပြိုင်နက် သာလျှင် သက္ကာယဒီဒို ဝိစိကိစ္စာ သီလွှာတာပရာမာသ ကျိုတရားသုံးပါး တို့ကို ပယ်စွန်အပ်ကုန်၏။ ကိုလေသာ စိုးစဉ်းမျှ ရှိစေကာမူ—

၁၄။\* စတုဟပါယေဟိ စ ဝိပ္ပမုတွော၊ ဆစ္စာဘို့နာနို့ အဘွဲ့ ကာတုံး။ ကူးမြို့ သံယော ရတန်း ပဏီတံ၊ တော်န သစ္စာနှင့် ဟောတု။

၁၄။ အပါယ်လေးပါးတို့မှ လွှတ်၏။ (အာန္တာရိုကကံးပါးနှင့် နိယတ-မိစ္စာဒီဒိုဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ။ သံယာဟူ

\* ခုဒ္ဒကပါင်ပါင့်ယံ့-၅-၆-ပိဋ္ဌသူ၊ သုတ္တနိပါတပါင့်ယံ့-၃၁၃-၃၁၄-ပိဋ္ဌသူ ၈။

၁-သဟာဝသဒ္ဒသုနသမ္မဒါယာ(က) ၂-သ စာဘို့နာနို့(သီသျာ) ၃-အဘွဲ့(သီ)

၁၅။\* ကိုွာပိ သော ကမ္မား ကရောတိ  
ပါပကံ၊

ကာယေန ဝါစာ ဥဒ စေတသာ ဝါ။  
အဘဗ္ဗာ သော တသု ပဋိစ္စဒါယ်။  
အဘဗ္ဗာတာ ဒီဋ္ဌပဒသု ဂုဏ္ဍာ။  
ကူဇို့ သံပေါ် ရတန် ပဏီတံ၊  
တောန သဇ္ဇန သုဝဏ္ဍာ ဟောတု။

၁၆။\* ဝန္တပုဂ္ဂမွေ ယထု ဖုသိတရွှေ  
ဂိမ္မာန မာသေ ပင္းမသွှေး ဂိမ္မာ။  
တထူပမံ ဓမ္မဝရံ အအေသယို့။  
နိုဗ္ဗာနဂါး ပရမံ ဟိတာယာ။  
ကူဇို့ ဗုဒ္ဓ ရတန် ပဏီတံ၊  
တောန သဇ္ဇန သုဝဏ္ဍာ ဟောတု။

သော ဤရတနသည်လည်း အမြတ်  
ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့်  
(သတ္တဝါတို့)ချမ်သာကြပါစေသတည်။

၁၆။ ထိ(သောတာပန်)ပုဂ္ဂိုလ်သည်  
ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်  
လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း  
မကောင်းမှုကံကို ပြုစေကာမူ ထိမိမိပြု  
သော မကောင်းမှုကို မဖုံးလွှမ်းတော့ပြီ။  
နိုဗ္ဗာနကို မြင်ပြီးသော (သောတာပန်)  
ပုဂ္ဂိုလ်၏ ဖုံးလွှမ်းခြင်းမပြုတော့သည့်  
အဖြစ်ကို (မြတ်စွာဘုရား) ဟောအပ်  
၏။ သံယာဟူသော ဤရတနသည်  
လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာ  
စကားကြောင့် (သတ္တဝါတို့) ချမ်းသာ  
ကြပါစေသတည်း။

၁၇။ နောတု၏ အစဖြစ်သော တန်ဆူး  
လည်း ပင်လုံးကျေတ်ပွင့်သော အဖျား  
ရှိသော တောအုပ်သည် ကျက်သရေး  
ရှိခဲ့ တင့်တယ်သကဲ့သို့ ထိတောအုပ်  
လျှင် ဥပမာရှိသော နိုဗ္ဗာနသို့ ရောက်  
စေတတ်သော (ပရိယတ္ထိ) တရား  
တော်မြတ်ကို မြတ်သော (နိုဗ္ဗာန)

\* ခုဒ္ဓကပါဒ္ဓပါဒ္ဓယံ-၆-၇-၈-ပိဋ္ဌာသု၊ သုတ္တနိပါတပါဒ္ဓယံ-၃၁၄-၃၁၅-ပိဋ္ဌာသု စာ။  
၁-ကမ္မား(သီသျာကံကြဲ)      ၂-အဘဗ္ဗာ(သီ)      ၃-ပဋိစ္စာဒါ (သီ)  
၄-ယထု(သီသျာ)      ၅-ပင္းမသွှေး (?)      ၆-အအေသယို့ (သီ)

အကျိုးငှာ ဟောတော်မူ၏။ ဘုရား  
ဟူသော ဤရတနာသည်လည်း  
အမြတ်ဆုံး ဖြစ်၏။ ဤသွား စကား  
ကြောင့် (သတ္တဝါတိ) ချမ်းသာကြပါ  
စေသတည်း။

၁၈။ \*၀ရော ၀ရည်။ ၀ရအေါ ၀ရာဟ-  
ရော၊

အနုတ္တရော ဓမ္မဝရံ အအေသယို။  
ကဲ့ဒုံး ဗုဒ္ဓ ရတနံ ပဏီတံ၊  
တောန သဇ္ဇန သုဝတ္ထိ ဟောတု။

၁၈။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်  
သောနိုဗာန်ကို သိတော်မူသော  
မြင့်မြတ်သောတရားကို ပေးတတ်  
သော မြင့်မြတ်သော မဂ်ကို ဆောင်  
တတ်သော မိမိထက်သာသူမရှိသော  
ဖြတ်စွာဘုရားသည် မြင့်မြတ်သော  
တရားတော်ကို ဟောကြားတော်မူ၍။  
ဘုရားဟူသော ဤရတနာသည်  
လည်း အမြတ်ဆုံးဖြစ်၏။ ဤသွား  
စကားကြောင့် (သတ္တဝါတိ) ချမ်းသာ  
ကြပါစေသတည်း။

၁၉။ \*သီကံ ပုရာဏံ နဝ နတ္ထိသမ္မတံ၊  
စိရတ္တစိတ္တာ'ယတိကေ ဘဝသွှုံး။  
တေ သီကံတိဇာ အရိရှိဆန္ဒာ၊  
နိုဗ္ဗိုး မိရာ ယထာယံး ပဒီပေါ်။  
ကဲ့ဒုံး သံယော ရတနံ ပဏီတံ၊  
တောန သဇ္ဇန သုဝတ္ထိ ဟောတု။

၁၉။ (အကြိုးငှာနာရီလိုက်တို့အား)  
ကံဟောင်းကုန်ပြီ ကံသစ်မရှိတော့ပြီ။  
လာလတ္တံးသော ဘဝ၌ တပ်ခြင်းကင်း  
သော စိတ်ရှိကုန်သည် ပဋိသန္တာ  
မျိုးစွဲကုန်ပြီးသည်ဖြစ်၍ စည်ပင်  
ပြန့်ပွားသော ဆန္ဒမရှိကုန်။ ဆီးသည်

\* ခုဒ္ဓကပါဒ္ဓပါဒ္ဓယံ-၆-၇-၈-ပိဋ္ဌာသု၊ သုတ္တနိပါတပါဒ္ဓယံ-၃၁၄-၃၁၅-ပိဋ္ဌာသု စာ။  
၁-ကမ္မံ(သီသာရာကံကဲ့) ၂-အဘဲ့့(သီ) ၃-ပဋိစ္စာဒါ (သီ)

ပြိုမ်းသက္ကဲသို့ ပညာရှိသော ထို့ရဟန္တာ  
တို့သည် ခန္ဓာ ကတ်သိမ်းပြိုမ်းကုန်ပြီ။  
သံယာဟူသော ဤရတနာသည်  
လည်း အမြတ်ဆုံး ဖြစ်၏။ ဤသွား  
စကားကြောင့် (သတ္တဝါတို့) ချမ်းသာ  
ကြပါစေသတည်း။

၁၉။\*ယာနိုင် ဘူတာနိုင် သမာဂတာနိုင်၊  
ဘုမ္မာနိုင် ပါ ယာနိုင် ဝ အန္တလိုက္ခာ။  
တထာဂတ် ဒေဝမနုသုပူဇံတ်၊  
ဗုဒ္ဓံ နမသာမ သုဝဏ္ဏိုံ ဟောတု။

၁၉။ မြော် တည်ကုန်သော နတ်တို့  
သည်လည်းကောင်း၊ ကောင်းကင်္ဂါး  
တည်ကုန်သောနတ်တို့သည်လည်း  
ကောင်း ဤအရပ်သို့ အညီအညွတ်  
လာကုန်၏။ ထိုင်းတို့သည် လာခြင်း  
ကောင်းတော်မူသော နတ်လူတို့ပူဇော်  
အပ်သော မြတ်စွာဘုရားကို ရှိခိုးပါ  
ကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေ  
သတည်း။

၂၀။\*ယာနိုင် ဘူတာနိုင် သမာဂတာနိုင်၊  
ဘုမ္မာနိုင် ပါ ယာနိုင် ဝ အန္တလိုက္ခာ။  
တထာဂတ် ဒေဝမနုသုပူဇံတ်၊  
ဓမ္မံ နမသာမ သုဝဏ္ဏိုံ ဟောတု။

၂၀။ မြော် တည်ကုန်သော နတ်တို့  
သည်လည်းကောင်း၊ ကောင်းကင်္ဂါး  
တည်ကုန်သော နတ်တို့သည်လည်း  
ကောင်း ဤအရပ်သို့ အညီအညွတ်  
လာကုန်၏။ ထိုင်းတို့သည် ကိုလေ-  
သာတို့ကို ဖျက်ဆီးသောအားဖြင့်  
ဖြစ်သော နတ်လူတို့ ပူဇော်အပ်

\* ခုဒ္ဓကပါဒ္ဓပါဋ္ဌယံ-၆-၇-၈-ပိဋ္ဌ္ဇာသူ၊ သုတ္တနိပါတပါဋ္ဌယံ-၃၁၄-၃၁၅-ပိဋ္ဌ္ဇာသူ စာ။

သော တရားတော်ကို ရှိခိုးပါကုန်၏။  
(သတ္တဝါတို့)ချမ်းသာကြပါစေသတည်။

၂၁။ ယာနိမ ဘူတာနိ သမာဂတာနိ၊  
ဘုမ္မာနိ ဝါ ယာနိ ၁ အန္တလိက္ခာ။  
တထာဂတံ ဒေဝမနသုပုဇ္ဇာတံ၊  
သံယံ နမသုဗမ သုဝတ္ထိ ဟောတု။

၂၁။ မြော် တည်ကုန်သော နတ်တို့  
သည်လည်းကောင်း၊ ကောင်းကင်း  
တည်ကုန်သော နတ်တို့သည်လည်း  
ကောင်း ဤအရပ်သို့ အညီအညွတ်  
လာကုန်၏။ ထိုင်းတို့သည် မချွတ်  
မယွင်း ကျွင်းခြင်းရှိတော်မူသော နတ်  
လူတို့ ပူးကော်အပ်သော သံယံ  
တော်ကို ရှိခိုးပါကုန်၏။ (သတ္တဝါတို့)  
ချမ်းသာကြပါစေသတည်းဟု (မိန့်  
တော်မူ၏)။

ရတနသုတ္ထံ နိုင်းတံ။

ရတနသုတ်မြန်မာပြန် ဖြီး၏။

---

\* ခုခွဲကပါင့်ပါဋ္ဌီယံ-၁၀၊ ၁၁-ပိဋ္ဌာန်၊ သတ္တဝါပါတပါဋ္ဌီယံ-၃၀၀-၃၀၁-ပိဋ္ဌာန် ၈။

# ရတနသုတ်ပါဋ္ဌာ-နိသဗ္ဗ

နမော တသာ ဘဂဝတော အရဟတော သမ္မာသမ္မာဒ္ဓသာ

## ရတနသုတ်ပရိတ်တရားတော်မြတ် နိသဗ္ဗ

(၁)

ပဏီဓာနတော	= ဒီပက်ရာ ထွတ်ချာသနင်း တရားမင်း၏ ခြေတော် ရင်း၌ ဘုရားဖြစ်ရန် ဆုထူးပန်ထွာတော်မူခဲ့သည်မှ။
ပဋိသ	= စ၍။
တထာဂတသာ	= တထာဂတ အမည်ရတော်မူသော သုံးလောက ထွတ်ထား ရှင်တော်မြတ်ဘုရား၏။
ဒသ ပါရမိယော	= ဆယ်ပါးကုန်သော ပါရမိတော်တို့လည်းကောင်း။
ဒသ ဥပပါရမိယော	= ကိုယ်အဂါကြီးငယ်တို့ကို စွန့်လွတ်၍ ဖြည့်ကျင့် ဆည်းပူးတော်မူရသော ဆယ်ပါးကုန်သော ဥပပါရမိ တော်တို့လည်းကောင်း။
ဒသ ပရမတ္တပါရမိယော	= ကိုယ့်အသက်ကို စွန့်လွတ်၍ ဖြည့်ကျင့် ဆည်းပူးတော်မူရသော ဆယ်ပါးကုန်သော ပရမတ္တပါရမိ တော်တို့လည်းကောင်း။
ကူတိ	= ဤသို့လျှင်။
သမတ္တိသ ပါရမိယော စ	= အမျှသုံးဆယ်ကုန်သော ပါရမိတော်မြတ် အပေါင်း တို့ကိုလည်းကောင်း။
ပဋိ မဟာပရိစ္စာဂေ	= ငါးပါးကုန်သော စွန့်ခြင်းကြီးတို့ကိုလည်းကောင်း။
လောကတ္တစရိယံ	= သတ္တဝါအများအတွက် ကျင့်ကြီးကုတ် ပွားများ အားထုတ်တော်မူခြင်းလည်းကောင်း။

# ရတနသုတ္ထနသု

८४

<b>ဉာဏ်တွေစရိယံ</b>	= ဆွဲမျိုးတို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူခြင်းလည်းကောင်း။
<b>ဓာတ္ထတွေစရိယံ</b>	= ဘုရားဖြစ်ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူခြင်းလည်းကောင်း။
<b>ကူတီ</b>	= ဤသို့လျှင်။
<b>တိသော စရိယာယော စ</b>	= သုံးပါးကုန်သော စရိယာကျင့်စဉ်တို့ကိုလည်းကောင်း။
<b>ပစ္စီမဘဝေ</b>	= နောက်ဆုံးဘုရားဖြစ်မည့်ဘဝျှော်။
<b>ဂုဏ်ပေါက်နှီး</b>	= မယ်တော်ဝမ်းတို့ကို သက်ဆိုက်စံနေ သန္တစွဲယူ တည်နေတော်မူခြင်းကိုလည်းကောင်း။
<b>ဇာတီ</b>	= မယ်တော်ဝမ်းတို့ကိုမှ မီးရှူးသန့်စင် ဖွားမြင်တော်မူခြင်းကိုလည်းကောင်း။
<b>အဘိနိက္ခမန်း</b>	= မြတ်သော တောထွက်တော်မူခြင်းကိုလည်းကောင်း။
<b>ပရာနစရိယံ</b>	= ဒုက္ခရစ်ရုံယာ ခြောက်နှစ်ကြာအောင် ကျင့်ကျိုးကုတ် ပွားများအားထုတ်တော်မူခြင်းကိုလည်းကောင်း။
<b>ဟောမိပလ္လာကို</b>	= ဟောမိပင်ခြေ မြတ်သော ပလ္လာင်မွေထာက်၌။
<b>မာရဂိုယံ</b>	= မာရိုးပါးကို အောင်မြင်တော်မူခြင်းကိုလည်းကောင်း။
<b>သဗ္ဗညာတညာကဗျားမြှို့ဝေစ</b>	= သဗ္ဗညာတညာကဗျားမြှို့ဝေစတို့ကို ထွင်းဖောက်သိမြင်တော်မူခြင်းကိုလည်းကောင်း။
<b>ဓမ္မစက္ကပွာဝတ္ထန်း</b>	= ဓမ္မစက္ကတရား ဟောကြားပြုသ ဆိုဆုံးမတော်မူခြင်းကိုလည်းကောင်း။
<b>နဝ လောကုတ္ထရာမွေ</b>	= ရှင်တော်မြတ်ဘုရား၏ သန္တနှစ်၌ တည်ရှုတော်မူကုန်သော ကိုးပါးကုန်သော လောကုတ္ထရာတရားတို့ကိုလည်းကောင်း။

ကူတိ	= ဤသို့လျှင်။
သမ္မဝါဒ'မေ ဗုဒ္ဓဂဏေ	= ဤအလုံးစုံကုန်သော ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို။
အာဝဇ္ဇာတွာ	= ဆင်ခြင်အောက်မဲ့ကြကုန်၍။
ဝေသာလီယာ	= ဝေသာလီပြည်၏။
တိသု ပါကာရန္တရေသု	= တံတိုင်းသုံးထပ် ကားအရပ်တို့၌။
တိယာမရဖို့	= ဉာဏ်သုံးယံတို့ကာလပတ်လုံး။
ပရီတ္ထံ	= ရတနသုတေပရီတ်အရုံအတားကို။
ကရောန္တာ	= ရွတ်ဖတ်ပူဇော်တော်မူသော်။
အာယသွား အာနန္တတွေရော စိယ = အရှင်အာနန္တကိုယ်တော်မြတ်ကဲ့သို့။	
သတ္တာသု	= သတ္တာဝါတို့အပေါ်၌။
ကာရုညီတ္ထံ	= ကြင်နာဆပွား ကရုဏာနှင့်ယျှဉ်သော စိတ်ထားကို။
ဥပဋိပေတွာ	= ရော်ရှုဖြစ်စေကြ တည်စေကြကုန်၍။

(J)

ကောင့်သတာဟသေသုသု	စက္ကဝါငြေသု = ကုငြေတစ်သိန်းကုန်သော စက္ကဝါငြေတို့၌။
ဒေဝတာ	= နတ်ပြုဟွာအပေါင်းတို့သည်။
ယသာ	= အကြင်ရတနသုတေပရီတ်တရားတော်မြတ်၏။
အာဏာ	= တန်ခိုးရှိန်စော် အာနာဘော်ကို။
သီရသာ	= ဦးခေါင်းရတနာ မြတ်အဂါဖြင့်။
ပဋိဂုဏ်နှိုး	= ရိုသေစွာ ဦးညွတ်ခံယူကြလေကုန်၏။
ယဉ်	= ယင်းရတနသုတေပရီတ်သည်လည်း။
ဝေသာလီယာ ပုရေ	= ဝေသာလီပြည်၌။

## ရတနသုတ္တနသယ

၂၁

### (၃)

**ရောဂါမနသုဒ္ဓက္ခသမ္မာတံ** = ရောဂါထူးခြား ဘီလူးများနှင့် အစာင်တွတ်ခေါင်းပါးခြင်းကြောင့် ထင်ရှားဖြစ်ပေါ်ချုလာရသော။

**တိဝိုင် ဘယ်** = သုံးမျိုးသော ဘေးဒုက္ခကို။

**နီပံ့** = လျှင်မြန်စွာ။

**အန္တရဓာပေသီ** = ကွယ်ပျောက်ရုပ်သိမ်း ချုပ်ဇြမ်းစေခဲ့လေပြီ။

**တံ ရတနပရီတ္ထံ** = ထိုရတနသုတ္တပရိတ်အရုံအတားကို။

**ဟော** = အို သူတော်ကောင်းတို့ ၀၀၀။

**မယ်** = ငါတို့သည်။

**ဘဏာမ** = ရွတ်ဖတ်ပူးကြပါကုန်လေ့။

### (၄)

**ကူးမ** = ဤပရိတ်တရားတော်မြတ် ရွတ်ဖတ်ရာဌာန ဤအရပ်သို့။

**ဘုမ္မာနိ** = မြှေ့နှေ့တည်ကြကုန်သော။

**ယာနိ ဘူတာနိ ဝါ** = အကြင်နတ်တို့သည်လည်းကောင်း။

**အန္တလိုက္ခာ** = အဇ္ဈားပြင် ထက်ကောင်းကင်း။

**ယာနိ ဘူတာနိ ဝါ** = အကြင်နတ်တို့သည်လည်းကောင်း။

**သမာဂတာနိ** = ညီညာဖြဖ စည်းဝေးရောက်လာကြပေကုန်၏။

**သမ္မဝ** = ခုပ်သိမ်းဥာသုံး အလုံးစုံသာလျှင် ဖြစ်ကြကုန်သော။

**တော် ဘူတာ** = ထိုနတ်များစွာတို့သည်။

**သုမနာ** = နှုတ်သက်ရွှေ့လန်း ဝမ်းမြှောက်သော စိတ်ထားရှိကြကုန်သည်။

**ဘဝန္တာ** = ဖြစ်ကြပါကုန်လောာ။

၂၂

## ရတနသုတ်

အထောက်	= ထိုမှုတစ်ပါးလည်း။
ဘာသီတံ	= ငါဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ် သော ရတနသုတ် ပရိတ်အရုံအတားကို။
သဏ္ဌာ	= ရိုသေသမူ အလေးဂရုပြချုံ။
သုဏ္ဌာ	= နာယူကြပါကုန်လေ့။
	(၅)
ဘူတာ	= အို နတ်များစွာတို့။။
တသွား ဖီ	= ထိုကဲ့သို့ တရားနာယူရန် ငါဘုရားတိုက်တွန်းတော် မူသောကြာင့်ပင်လျှင်။
တုမေ့	= သင်နတ်များစွာတို့သည်။
နိသာမေထ	= နားစိုက်ကြပါကုန်လေ့။
မာနုသီယာ ပဇာယ	= လူသားဖြစ်သော သတ္တဝါအပေါ်၍။
မေတ္တား	= ချုပ်မြတ်နိုးခြင်း မေတ္တာတရားကို။
ကရောထ	= ပြကြပါကုန်လေ့။
ယော	= ယင်းလူသားအပေါင်းတို့သည်။
တုမှာကံ	= သင်နတ်များစွာတို့အား။
ဒိဝါ စ	= နေ့အခါ်လည်းကောင်း။
ရထွော စ	= ညျဉ်အခါ်လည်းကောင်း။
ဗလီး	= အေဝတာဗလီဟူ၏ဆိုအပ်သော ပူဇော်ပသဖွယ်ရာ အဖြာဖြာကို။
ဟရိုး	= ဆောင်ယူပသ ပူဇော်ကြပေကုန်၏။
တသွား ဖီ	= ထိုကြာင့်ပင်လျှင်။
တုမေ့	= သင်နတ်များစွာတို့သည်။
နော	= ထိုလူသားအပေါင်းတို့ကို။

## ရတနသုတ္တနသယ

JR

အပွဲမထွား	= မမေ့မလျှော့ကြကုန်ဘဲ။
ရက္ခဝ	= သနားစောင့်ရှောက်ကြပါကုန်လေ့။
	(၆)
ကူးစ ဝါ	= ဤလူပြည်းလည်းကောင်း။
ဟုရံ ဝါ	= နိဂုံးဂြိုန်စသော တစ်ပါးသောပြည်တို့၌ လည်း- ကောင်း။
ယံ ကိုး	= အလုံးစုံသော။
ဝိတ္ထံ	= နှစ်သက်မြတ်နီးခြင်းကို ဖြစ်စေတတ်သော လောကီ ဥစ္စာရတနာသည်။
အထို	= ရှိချေ၏။
သင္ဂာသ ဝါ	= နတ်ပြည် ဗြဟ္မာ့ပြည်တို့၌မူလည်း။
ပဏီတံ	= မရောင့်ရဲစေတတ် မွန်မြတ်လှစွာသော။
ယံ ရတနံ	= အကြင် နှစ်သက်မြတ်နီးဖွယ်ရာသော လောကီဥစ္စာ ရတနာသည်။
အထို	= ရှိချေ၏။
တွေ့	= ဤရတနာအပေါင်းတို့တွင်။
တထာဂတေန	= သုံးလောကထွေတ်ထား ရှင်တော်မြတ်ဘုရားတည်း ဟူသော ရတနာနှင့်။
သမံ	= တူမျှသောာ။
နံ	= ထိုလောကီဥစ္စာ ရတနာမျိုးသည်။
နဲ့ နော အထို	= မရှိသည်သာလျှင်တည်း။
ဗုဒ္ဓံ	= သုံးလောကထွေတ်ထား ရှင်တော်မြတ်ဘုရား၌။
ကူးမွှဲ ရတနံ	= ဤမြတ်နီးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။

- ပဏီတံ** = ထူးမြတ်တော်မူလှပါပေ၏။
- ငတေန သစ္စန** = ဝစီမဂ်လာ ကြိသစ္စာစကားကြောင့်။
- တုမှာကံ** = အိမ်သူ အိမ်သား လူအများနှင့် ပရိတ်တရားကို  
စိတ်ထားကြည်သာ ရိုသေစွာဖြင့် နာယူလျက် ရိုကြ  
ကုန်သာ သင်သပ္ပါရိသအပေါင်း သူတော်ကောင်း  
တို့အား။
- (ပါဏီနံ** = အပေါင်းများစွာ သတ္တဝါတို့အား။)
- သုဝဇ္ဇာ** = ဘေးရန်ကုန်ကော် ချမ်းသာအေးမြှင့်းသည်။
- ဟောတု** = မုချမသွေ ဖြစ်ပါစေသတည်း။
- (၇)
- ခယံ** = တစ်ထောင့်ငါးရာကိုလေသာတို့၏ ကုန်ဆုံး ပျက်စီး  
ရာလည်း ဖြစ်ထော့။
- ခိုရာဂံ** = အာရုံစမ္မ ဟူသမျှတို့၌ တွယ်တာပေတတ် ရာဂေတ်  
တို့၏ ကော်ပြတ် ရုပ်သိမ်း ချုပ်ငြိမ်းရာလည်း ဖြစ်ထော့။
- အမတံ** = စုတိပြတ်ကြွေ ဘယ်အခါမှ သေကျေ ပျက်စီးရ<sup>၁</sup>  
ခြင်းလည်း မရှိထော့။
- ယံ နိုဗ္ဗာနံ** = အကြောင် အငြိမ်းဓာတ်မှန် နိုဗ္ဗာန်တရားတော် မြတ်ကို။
- သမာဟိတောာ** = မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မြှုခိုင်စွာဘိ  
တည်ကြည်သာ သမာဓိ ရှိတော်မူသောာ။
- သကျဗုမှနံ** = သာကိုဝင်ထွေတ်ထား ဂေါတ်မရှင်တော်မြတ်ဘုရားသည်။
- အန္ဗာ** = လက်ဝယ်တင်ထား ပတ္တဗြားကဲ့သို့ ကောင်းစွာ ပိုင်ပိုင်  
ညာ၏ဖြင့် ဆိုက်ရောက် သိမြင်တော်မူခဲ့လေပြီ။

## ရတနသုတ္တနသယ

၂၅

- တေန ဓမ္မန = ထိုအငြိမ်းစာတ်မှန် နိဗ္ဗာန်တရားတော်မြတ်နှင့်။
- သမံ = တူမျှသော်။
- ကိုး = တစ်စုံတစ်ခုသော တရားမျိုးသည်။
- န နော အထို = မရှိသည်သာလျှင်တည်း။
- ဓမ္မ = အငြိမ်းစာတ်မှန် နိဗ္ဗာန်တရားတော်မြတ်။
- ကူးမြို့ ရတနံ = ဤမြတ်နှီးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။
- ပဏီတံ = ထူးမြတ်တော်မူလှပါပေါ်။
- တောန သဇ္ဇန = ဝစ်မံ့လာ ဤသစ္စာစကားကြောင့်။
- တုမှာကံ = အိမ်သူ့အိမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရိုသေစ္စာဖြင့် နာယူလျက် ရှုကြကုန်သော သင် သွားရိုသာအပေါင်း သူတော် ကောင်းတို့အား။
- (ပါဏီနံ  
သုဝဏ္ဏ  
ဟောတု) = အပေါင်းများစွာ သတ္တဝါတို့အား။)
- = ဘေးရန်ကုန်က်းချမ်းသာအေးမြခြင်းသည်။
- = မှုချမသွေဖြစ်ပါစေသတည်း။ ။
- (၈)
- ဗုဒ္ဓသော် = သုတုပုဒ္ဓ သာဝကုပုဒ္ဓ ပဇ္ဇကုပုဒ္ဓဟု ခေါ်ဆိုအပ် သော ဗုဒ္ဓသုံးဆူချီးမွမ်းအပ်သောသူတို့ထက် ကဲသာလွှန်မြတ် အထူးသဖြင့် ချီးမွမ်းတော်မူအပ် သော သမ္မာသမ္မာ ဘုရားရှင်သည်။
- သုစီ = ကိုလေသာမျှ။ အလေးအညစ်အကြေးတို့မှ ကင်းဝေး စင်ပ ဖြူစင်တော်မူလှသော်။

ယံ သမာစီ	= အကြင် အရိယာမဂ်နှင့် တွဲဖက်ယျဉ်ဘိ သမာစီ တရားတော်မြတ်ကို။
ပရိဝဏ္ဏယီ	= ချီးမွမ်းမြောက်စားတော်မူခဲ့လေပြီ။
ယံ သမာစီ	= အကြင် အရိယာမဂ်နှင့် တွဲဖက်ယျဉ်ဘိ သမာစီ တရားတော်မြတ်ကို။
အနိဇ္ဇာရီကံ	= မိမိကွယ်ပအခြားမဲ့ကာလျှော် မှချဆတ်ဆတ် အရိယာဖိုလ်ဟူသော အကျိုးတရားကို ပေးတတ် ၏ဟူ၍။
ဗုဒ္ဓါ	= သုံးဘုံကျော်ဟည်း ဘုရားရှင်ကိုယ်တော်မြတ်ကိုး ထို့သည်။
အာဟု	= သံသာကျိုးသီ ဟောပြတော်မူကြလေကုန်ပြီ။
တေန သမာစီနာ	= ထိုအရိယာမဂ်နှင့် တွဲဖက်ယျဉ်ဘိ သမာစီတရား တော်မြတ်နှင့်။
သမော	= တူမျှသော တစ်စုံတစ်ခုသော လောကီ သမာစီ တရားမျိုးသည်။
န ဝိဇ္ဇာတီ	= မရှိသည်သာလျှင်တည်း။
ဓမ္မာ	= အရိယာမဂ်နှင့် တွဲဖက်ယျဉ်ဘိ သမာစီတရား တော်မြတ်၌။
ကူးမြို့ ရတနံ	= ဤမြတ်နှီးဖွယ်ရာ ရတနာအဖြစ် သီသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။
ပဏီတံ	= ထူးမြတ်တော်မူလှပါပေါ်။
တေန သစ္စန	= ဝစ်မဂ်လာ ဤသစ္စာစကားကြောင့်။

## ရတနသုတ္တနသယ

၂၇

- တုမှာကံ** = အိမ်သူအိမ်သား လူအများနှင့် ပရီတ်တရားကို  
စိတ်ထားကြည်သာ ရိုသေစွာဖြင့် နာယူလျက် ရှိက  
ကုန်သော သင် သွားရိသအပေါင်း သူတော်ကောင်း  
တို့အား။
- (ပါဏီနံ**  
**သုဝတ္ထီ**  
**ဟောတု** = အပေါင်းများစွာ သတ္တဝါတို့အား။)
- = ဘေးရန်ကုန်ကောင်း ချမ်းသာအေးမြှောင်းသည်။
- = မှုချမသွေ့ ဖြစ်ပါစေသတည်း။

(၉)

- သတံ** = ပါရမီရင်ကျူးး သမ္မာတူးသည် ကျေးဇူး ဂုဏ်ကြီးမား  
ဘုရားအစရှိသော သူတော်စင် ပုဂ္ဂိုလ်အများတို့  
သည်။
- ပသတ္တာ** = လွန်စွာထပ်ထပ် ချီးမွမ်းတော်မူအပ်ကုန်သော။
- ယော ပုဂ္ဂလာ** = အကြင်ပုံထူးအနွယ် ကင်းကွယ်ကုန်ပြတ် အရိယာ  
ပုဂ္ဂိုလ်မြတ်တို့သည်။
- အဋ္ဌ** = ရှစ်ယောက်တို့သည်။
- ဟောန္တီ** = ဖြစ်ကြလေကုန်၏။
- တောာနီ** = ထိုပုံထူးအနွယ် ကင်းကွယ်ကုန်ပြတ် အရိယာ  
ပုဂ္ဂိုလ်မြတ်တို့သည်။
- စတ္တာရီ ယုဂါနီ** = မင်ဖိုလ်နှစ်ရပ် စပ်သောအားဖြင့် အစုံလေးပါးတို့  
သည်။
- ဟောန္တီ** = ဖြစ်ကြလေကုန်၏။
- သုဂ္ဂတသု** = သုံးသုံးကျော်ဟည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။
- သာဝကာ** = တပည့်ရင်းသာဝကအစစ် ဖြစ်တော်မူကြကုန်သော။

တေ ပုဂ္ဂလာ	= ထိုပုထိဇ္ဇာအန္တယ် ကင်းကွယ်ကုန်ပြတ် အရိယာ ပုဂ္ဂါလ်မြတ်တို့သည်။
ဒက္ခိဏေယျာ	= ကံနှင့်အကျိုး ရည်ကိုးမျှော်သန အလှူ။ ကောင်း အလှူ။ မှန်ဟူသမျှတို့ကို စိုးယူပိုင်သခံယူတော် မူထိုက်ကြပေကုန်၏။
ငတေသု	= ထိုအရိယာပုဂ္ဂါလ်တို့၌။
ဒီန္ဒာနီ	= သဒ္ဓိကြည်ဖြူ။ ပေးလှူ။ သမျှ အလှူဒါန ကောင်းမှု ကုသိုလ်မှန်သမျှတို့သည်။
မဟပ္ပလာနီ	= ကျိုးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိကြပေ ကုန်၏။
သံယော	= အရိယာသံယာတော်မြတ်၌။
ဂူဒမ္မာ ရတနီ	= ဉ်မြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။
ပဏီတံ	= ထူးမြတ်တော်မူလှပါပေ၏။
ငတေန သစ္စန	= ဝစ်မဂ်လာ ဉ်သစ္စာစကားကြောင့်။
တုမှာကံ	= အိမ်သူအိမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရိုသစ္စာဖြင့် နာယူလျက် ရှိကြ ကုန်သော သင် သပ္ပရိသာအပေါင်း သူတော်ကောင်း တို့အား။
(ပါဏီနီ	= အပေါင်းများစွာ သတ္တဝါတို့အား။)
သုဝဇ္ဇာ	= ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။
ဟောတု	= မူချမသွေ့ ဖြစ်ပါစေသတည်း။

(၁၀)

ယော နီကာသဝါ

= အကြင် ကိုလေသာ အာသဝါ လျှောကျကင်းကွာ  
ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်။

ဂေါတမသာသနဖို့

= ဂေါတမမြတ်စွာ ရောင်ဝါထိန်လင်း သာသနာ  
တော်မြတ်အတွင်း၍။

ဒဇ္ဇန်

= ကျောက်တောင်ကြီးပမာ မြဲခိုင်လှစွာသောာ။

မနသာ

= သမာဓိနှင့်ယျဉ်သော စိတ်ဓာတ်ဖြင့်။

သူပွဲယုတွာ

= လွန်စွာကြီးကုတ် အားထုတ်တော်မူကြကုန်သည်  
ဖြစ်၍။

နီကာမိန္ဒာ

= ကိုလေသာဟူ အပူခပ်သိမ်းမှ အလျင်းကျေတ်၍  
ကင်းလွှတ်ထွက်မြောက်တော်မူကြကုန်ပြီ။

တော် နီကာသဝါ

= ထိုရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်။

အမတ်

= စုတိပြတ်ကြွေ ဘယ်အခါမှ သေကျေပျက်စီးရခြင်း  
မရှိသော အမတဓာတ် နိဗ္ဗာန်တရားတော်မြတ်သို့။

ဂိုလ်

= အာရုံပြုသောအားဖြင့် သက်ရောက်တော်မူကြကုန်  
သည်ဖြစ်၍။

မူစာ

= ပစ္စည်းဥစ္စာအနည်းငယ်မျှ မကုန်ကြရဘဲ။

လဒ္ဒို

= လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည်  
ဖြစ်၍။

နိဗ္ဗာတို့

= ဖလသမာပတ်အံ့ဖိုးဓာတ်အရသာကို။

ဘုဇ္ဇမာနာ

= သုံးဆောင်ခံစားတော်မူကြကုန်လျှက်။

ပတ္တိပတ္တာ

= မိမိတို့သည် ရောက်ရှိအပ်ပြီး ရရှိအပ်ပြီးဖြစ်သည့်  
အရဟတ္တိဖိုလ်သို့ အသစ်တစ်ဖန် ဝင်စားသောအား  
ဖြင့် ဆိုက်ရောက်တော်မူကြလေကုန်ပြီ။

သံယော	= ရဟန္တာသံယောတော်မြတ်၌။
ကူးမ့် ရတနံ	= ဤမြတ်နှီးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။
ပဏီတံ	= ထူးမြတ်တော်မူလှပါပေ။
တောန သစ္စန	= ဝစ်မဂ္ဂလာ ဤသစ္စာစကားကြောင့်။
တုမျာကံ	= အိမ်သူ့အိမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရှိသောစွာဖြင့် နာယူလျက် ရှိက ကုန်သာ သင် သပ္ပါရိသာအပေါင်း သူတော်ကောင်း တို့အား။
(ပါဏီနံ	= အပေါင်းများစွာ သတ္တဝါတို့အား။)
သုဝဆ္စံ	= ဘေးရန်ကုန်ကောင်း ချမ်းသာအေးမြှုပ်င်းသည်။
ဟောတု	= မူချမသွေ့ ဖြစ်ပါစေသတည်း။
(၁၁)	
ပထဝိသိတော်	= မြှုပ်စဲမ့် ကောင်းစွာတည်သော်။
ကူးနှီးလော်	= မြို့တံခါးတိုင်ကြီးသည်။
စတုလ္လာ ဝိတေဟို	= အရပ်လေးမျက်နှာတို့မှ တို့က်ခတ်လာသော လေပြင်းမှန်တိုင်းတို့သည်။
အသမ္မကမ္မိုးယော	= မလှုပ်ရှားစေနိုင်သည်။
သီယာ ယထာ	= ဖြစ်ဘိသက္ကဲသို့။
ယော သပ္ပါရိသော	= အကြောင်းသူတော်မျိုးမှန် အဖိုးတန်သည့် သောတာပန် ပုဂ္ဂိုလ်သူမြတ်သည်။
အရိယသစ္စာနံ	= အရိယသစ္စာလေးရပ် တရားမြတ်တို့ကို။
အဝေစွေ	= သောတာပတ္တိမဂ်ဉာဏ်ဖြင့် သက်ဝင်၍။
ပသာတိ	= သိတော်မူ မြင်တော်မူ။

- တ သပ္ပရီသံ** = ထိုသူတော်မျိုးမှန် အဖိုးတန်သည့် သောတာပန် ပုဂ္ဂိုလ်သူမြတ်ကို။
- တထူပမံ** = အရိယာသစွာလေးပါးတည်းဟူသော တရားမြော် မြစွာစိုက်ချွဲ တည်နေခြင်းကြောင့် ထိုတံခါးဝိုင်ကြီး လျှင် ပုံပမာရှိ၏ဟူချွဲ။
- အဟံ** = ငါဘုရားသည်။
- ဝဒါမိ** = ဟောတော်မူ၏။
- သံယော** = သောတာပန်သံယောတော်မြတ်၍။
- ကူးမြို့ ရတနံ** = ဤမြတ်နှီးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။
- ပဏီတံ** = ထူးမြတ်တော်မူလှပါပေ၏။
- တောန သဇ္ဇန** = ဝစ်မဂ်လာ ဤသစွာစကားကြောင့်။
- တုမှာကံ** = အိမ်သူအိမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရှိသေစွာဖြင့် နာယူလျက် ရှိကုန်သော သင် သပ္ပရီသံအပေါင်း သူတော်ကောင်း တို့အား။
- (ပါဏီနံ** = အပေါင်းများစွာ သတ္တဝါတို့အား။)
- သုဝဆ္စီ** = ဘေးရန်ကုန်ကောင်း ချမ်းသာအေးမြခြင်းသည်။
- ဟောတု** = မူချမသွေ့ ဖြစ်ပါစေသတည်း။
- (၁၂)
- ယော** = အကြောင်း သတ္တက္တာပရမ သောတာပန်ပုဂ္ဂိုလ်သူ မြတ်တို့သည်။



တုမှာကံ

= အိမ်သူအိမ်သား လူအများနှင့် ပရိတ်တရားကို  
စိတ်ထားကြည်သာ ရိုသေစွာဖြင့် နာယူလျက် ရှိက  
ကုန်သော သင် သပ္ပါရိသအပေါင်း သူတော်ကောင်း  
တို့အား။

(ပါဏီနံ

= အပေါင်းများစွာ သတ္တဝါတို့အား။)

သုဝတ္ထီ

= ဘေးရန်ကုန်ကောင်း ချမ်းသာအေးမြှုပ်င်းသည်။

ဟောတု

= မူချျမသွေ ဖြစ်ပါစေသတည်း။

(၁၃)

အသာ

= ထိုသောတာပန်ပုဂ္ဂိုလ်သူမြတ်သည်။

ဒသာနသမ္မဒါယ

= သောတာပတ္တိမ်ဂ်ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းနှင့်။

သဟာဝ

= အတူမကွာ တစ်ပြိုင်နက်သာလျှင်။

သက္ကာယဒီး ၁

= ရုပ်နာမ်ဓမ္မ သခါရတရားတို့အပေါ်၌ ငါ သူတစ်ပါး  
ယောက်ဗျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ပြဟ္မာ  
အသက်ကောင် လိုပ်ပြာကောင် ဝိညာဉ်ကောင်  
အတ္ထကောင် စသည်ဖြင့် စွဲလမ်း ယုံကြည်ခြင်း  
သက္ကာယဒီး သံယောဇ္ဈားလည်းကောင်း။

ဂစိကိစ္စတ္ထ

= ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့  
အပေါ်၌ သို့လေ့ သို့လေ့ တွေးတောယုံမှားခြင်း  
ဂစိကိစ္စာ သံယောဇ္ဈားလည်းကောင်း။

သီလ္ပတံ ဝါဂ

= နွားအကျင့် ခွေးအကျင့်စသည်ဖြင့် ကိုလေသာ  
တို့မှ စင်ကြယ်နိုင်၏ သံသရာဝှုံဆင်းရဲ ဒုက္ခမှု  
လွှတ်မြောက်နိုင်၏ဟု မှားသောအားဖြင့် သုံးသပ်  
တတ်သော သီလ္ပတပရာမာသ သံယောဇ္ဈား  
လည်းကောင်း။

ကူတိ	= ဉ်သို့လျှင်။
တယော ဓမ္မာ	= သုံးပါးကုန်သော သံယောက်တရားတို့ကို။
ဟောတာ	= အရှင်းပယ်သတ် စွန့်လွှတ်အပ်ခဲ့လေပြီ။
ကိန္ဒိ	= စိုးစဉ်းအနည်းငယ်သော။
ယံ ကိုလေသာတံ	= အကြင် အပါယ်သို့ ရောက်ခြင်း၏ အကြောင်းဖြစ်သော ကိုလေသာတရား အပေါင်းသည်။
အထွေး	= ကွင်းကျွန်းသေး၏။
တမ္မာ	= ထိုအပါယ်သို့ ရောက်ခြင်း၏ အကြောင်းဖြစ်သော ကိုလေသာတရားအပေါင်းကိုလည်း။
ဟောတံ	= အရှင်းပယ်သတ် စွန့်လွှတ်အပ်ခဲ့လေပြီ။      //
	(၁၄)
သော	= ထိုသောတာပန် ပုဂ္ဂိုလ်သူမြတ်သည်။
စတူဟပါယော် ၁	= အပါယ်လေးဘုံးတို့မှုလည်း။
ဝိပ္ပမူတွော	= အရှင်းကျွတ်၍ ကင်းလွှတ်ထွက်မြောက်တော် မူခဲ့လေပြီ။
ဆစ္စာသီဥ္ဋာနာနှီ	= အမိကိုသတ်ခြင်း၊ အဖကိုသတ်ခြင်း၊ ရဟန္တာ ပုဂ္ဂိုလ်ကို သတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည် စေခြင်း၊ သံယာသင်းခွဲခြင်း၊ ဘုရားရှင်မှတစ်ပါး သော အခြားအခြားသော ဂိုဏ်းဆရာတို့အား ဆရာအဖြစ် ရည်ညွှန်းခြင်းတည်းဟူသော ရှိန့်ရင်းကြမ်းတမ်းကုန်သော ခြောက်ပါးကုန်သော အကြောင်းအစု မကောင်းမှတို့ကို။
ကာတု	= ပြုခြင်းငှာ။
အဘော်	= မထိုက်တန်ပေါ်။

- သံယော = သောတာပန် သံယောတော်မြတ်၍။
- ကူဒမိုး ရတန် = ဤမြတ်နီးဖွယ်ရာ ရတနာအဖြစ် သီသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။
- ပဏီတံ = ထူးမြတ်တော်မူလှပါပေ။
- တောန သစ္စန = ဝိမ်ခံလာ ဤသစ္စာစကားကြောင့်။
- တုမှာကံ = အီမ်သူအီမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရိုသစ္စာဖြင့် နာယူလျက် ရှိက ကုန်သော သင်သပ္ပါရိသအပေါင်း သူတော်ကောင်း တို့အား။
- (ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။)
- သုဝဇ္ဇား = ဘေးရန်ကုန်ကောင်း ချမ်းသာအေးမြခြင်းသည်။
- ဟောတု = မူချေမသွေ ဖြစ်ပါစေသတည်း။
- (၁၅)
- သော = ထိုသောတာပန်ပုဂ္ဂိုလ်သူမြတ်သည်။
- ကာယေန ဝါ = ကိုယ်ဖြင့်လည်းကောင်း။
- ဝါစာ=ဝါစာယ ဝါ = နှုတ်ဖြင့်လည်းကောင်း။
- ဥဒ္ဒ = ထိုအပြင်။
- စေတသာ ဝါ = စိတ်ဖြင့်လည်းကောင်း။
- ပါပကံ ကမ္မား = ရုန်းရင်း ကြမ်းတမ်းကုန်သော အကြောင်းအစု မကောင်းမူတို့ကို။
- ကိုဇ္ဇာပါ ကရောတိ = မသိခဲ့၍ မေ့လေ့သမှု အကယ်၍ပြုခဲ့မိစေကာမူ။
- တသာ = ထိုမိမိပြုခဲ့မိသည့် မကောင်းမူ အကုသိုလ်ကံကို။

ပဋိစ္စဒါယ	= ဖုံးကွဲယ်၍ ထားခြင်းလှာ။
အဘဗ္ဗာ	= မထိုက်တန်ပေါ်။
ဒီဇိုင်ပဒသ	= သောတာပတ္တိမဂ်ညာက်ဖြင့် သိမြင်အပ်ပြီးသော နိုဗ္ဗာန်တရားတော်မြတ်ရှိတော်မူသော သောတာပန် ပုဂ္ဂိုလ်သူမြတ်၏။
အဘဗ္ဗာတာ	= မိမိပြုခဲ့မိသည့် မကောင်းမူအကုသိုလ်ကံကို ဖုံးကွဲယ်၍ ထားခြင်းလှာ မထိုက်တန်သည်၏ အဖြစ်ကို။
ဘဂဝတာ	= ဘုန်းတော်ခြောက်ပါးသဆင် ဘုရားရှင်သည်။
ဝိဇ္ဇာ	= ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ခဲ့လေပြီ။
သံယော	= သောတာပန် သံယာတော်မြတ်၍။
ကူးမြို့ ရတနံ	= ဤမြတ်နှီးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။
ပဏီတံ	= ထူးမြတ်တော်မူလှပါပေ၏။
တောန သစ္စန	= ဝစ်မဂ်လာ ဤသစ္စာစကားကြောင့်။
တုမျာကံ	= အိမ်သူအိမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရှိသေစွာဖြင့် နာယူလျက် ရှိက ကုန်သော သင် သပ္ပါရိသအပေါင်း သူတော်ကောင်း တို့အား။
(ပါဏီနံ	= အပေါင်းများစွာ သတ္တဝါတို့အား။)
သုဝဇ္ဇာ	= သေးရန်ကုန်ကင်း ချမ်းသာအေးမြှုပ်င်းသည်။
ဟောတု	= မုချမသွေ့ ဖြစ်ပါစေသတည်း။
ဂိမျာနံ	= နွဲလတို့၏။
ပုံမသွှေ့ ဂိမ့်	= ရှေ့ညီးအစ နွဲလဖြစ်သော့။

## ရတနသုတ္တနသယ

၃၇

မာသေ	= စိတ္တမာသ တန်ခူးလျှို့။
ဖုသီတရွှေ	= ပင်လုံးကျွတ်ပွင့်သော ခတ်ဖျားစုံရှိသော။
ဝန္တဂုဏ်မွေ	= တော့အုပ်သည်။
သသီရီကော ယထာ	= အသရေရှိလှုသိသကဲ့သို့။
တထူပမံ	= အနက်သဒ္ဒို ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထိုတော့အုပ်လျှင် ပုံပမာရှိသော။
နိဗ္ဗာနဂါး	= အျိမ်းစာန်မှန် မြတ်နိဗ္ဗာန်သို့ ကေန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော။
ဓမ္မဝရံ	= သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို။
ပရမံဟိတာယ	= လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနစာတ်တည်း ဟူသော အမြတ်ဆုံး အကျိုးစီးပွား ချမ်းသာ အလိုင်း။
အအေသယို	= ကရဣဏရှုံးသွား မေတ္တာထား၍ ဟောကြားတော် မူအပ်ခဲ့လေပြီ။
ဗုဒ္ဓ	= သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား၌။
ကူးမြို့ ရတန်	= ဤမြတ်နီးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်း သည်လည်း။
ပဏီတံ	= ထူးမြတ်တော်မူလှပါပေ၏။
ငတေန သဇ္ဇန	= ဝစ်မဂ်လာ ဤသစ္စာစကားကြောင့်။
တုမှာကံ	= အိမ်သူအိမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရှိသေစွာဖြင့် နာယူလျက် ရှိကြ ကုန်သော သင် သပ္ပါရိသအပေါင်း သူတော်ကောင်း ထို့အား။

- (ပါကီနံ** = အပေါင်းများစွာ သတ္တဝါတိုအား။)
- သုဝဆို** = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။
- ဟောတူ** = မှုချမသွေ့ ဖြစ်ပါစေသတည်း။
- ဝရော** = စိတ်ထားမြတ်သူ နတ်လူအများ လိုလားတောင့်တ အပ် မြတ်တော်မူထေသာာ။
- ဝရညာ။** = အမြတ်ဆုံးမှန် နိုဗ္ဗာန်တရားတော်မြတ်ကို ပေးသနား တော်မူတတ်ထေသာာ။
- ဝရဒေါ** = အမြတ်ဆုံးမှန် နိုဗ္ဗာန်တရားတော်မြတ်ကို ပေးသနား တော်မူတတ်ထေသာာ။
- ဝရာဟရော** = အမြတ်ဆုံးမှန် နိုဗ္ဗာန်တရားတော်မြတ်သို့ ကော် ထုတ်ချောက်ရောက်ခြင်း၏ အကြောင်းဖြစ်သော မဂ္ဂိုလ်ရှစ်ပါး အကျင့်မြတ်တရားဟု ဆိုအပ်သော ရှေးဟောင်းလမ်းမြတ်ကို သယ်ဆောင်တော် မူတတ် ထေသာာ။
- အနုတ္တရော** = သာလွန်သူမထင် အမြတ်ဆုံးဘုရားရှင်သည်။
- ဓမ္မဝရံ** = သုံးပုံပိဋကတ်တည်းဟူသော အမြတ်ဆုံး တရား ဒေသနာတော်ကို။
- ပရမံဟိတာယ** = နတ် လူ ဗြဟ္မာ သတ္တဝါတို၏ နိုဗ္ဗနာတ်တည်း ဟူသော အမြတ်ဆုံးအကျိုးစီးပွား ချမ်းသာအလိုကြား။
- အအေသယိ** = ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားတော် မူအပ်ခဲ့လေပြီ။
- ဓာဇ္ဇာ** = သုံးလောကထွေတ်ထား ရှင်တော်မြတ်ဘုရား၌။
- ကူးမြို့ ရတနံ** = ကြုံမြတ်နိုဗ္ဗယ်ရာ ရတနာအဖြစ် သိသာမွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း။

ပဏီတံ	= ထူးမြတ်တော်မူလှပါပေါ်။
ငတေန သစွဲန	= ဝစ်မဂ်လာ ကြိသစ္စာစကားကြောင့်။
တုမှာကံ	= အီမ်သူ့အီမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရှိသေစွာဖြင့် နာယူလျက် ရှိကြ ကုန်သော သင် သပ္ပါရိသအပေါင်း သူတော်ကောင်း တို့အား။
(ပါဏီနံ	= အပေါင်းများစွာ သတ္တဝါတို့အား။)
သုဝဇ္ဇာ	= ဘေးရန်ကုန်ကောင်း ချမ်းသာအေးမြခြင်းသည်။
ဟောတု	= မုချမသွေ့ ဖြစ်ပါစေသတည်း။
ယေသံ နီကာသဝါနံ	= အကြောင်းကိုလေသာ အာသဝါလျှောကျကောင်းကွာ ရဟန္တာအရှင်သူ့မြတ်ကြီးတို့အား။
ပုရာဏံ	= အဟောင်းဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည်။
နီကံ	= အမြတ်အရင်းနှင့်တကွ ကုန်ဆုံးပျက်ပြန်းခဲ့လေပြီ။
နဝံ	= အသစ်ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှ သည်။
နထို သမ္မဝံ	= နောက်ထပ်တစ်ဖန် ဖြစ်ပေါ်ခြင်း အလျင်းမရှိတော့ ချော့။
တေ နီကာသဝါ	= ထိုရဟန္တာအရှင်မြတ်ကြီးတို့သည်။
အာယတီကေ ဘဝသွံ	= နောင်လာလတ္ထံ့သော အနာဂတ်ဘဝသစ်၌။
ဂီရတ္ထိတ္ထာ	= တွေယ်တာမက်မောခြင်း ကောင်းသောစိတ်ထား ရှိတော်မူကြလေကုန်၏။
နီကာပီဇာ	= ကုန်အပ်ပြီးသော ပဋိသန္ဓုမျိုးစွဲ ရှိတော်မူကြ ကုန်၏။

<b>အတိရှင်းဆန္ဒာ</b>	= သံသရာဝှုံဆင်းရဲဒက္ခာ၌ မစည်ပင် မပြန့်ပွားသော ဆန္ဒဓာတ် ရှိတော်မူကြကုန်၏။
<b>အယံ ပဒီပါ</b>	= ဤတော်လောင်နေသော ဆီမီးသည်။
<b>နိုဗ္ဗာတိ ယထာ ဓိရာ</b>	= ဤမြို့ခိုင်ခု တည်တုံးသော ပညာရှိအစစ် ဖြစ်တော် မူကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့သည်။
<b>နိုဗ္ဗာတိ</b>	= သံသရာစက်ရဟတ် အဆက်ပြတ်၍ ဇာတ်စုံ ရှတ်သိမ်း ချုပ်ပြိုမ်းတော် မူကြလေကုန်ပြီ။
<b>သံယော</b>	= ရဟန္တာ သံယာတော်မြတ်၌။
<b>ကူးမြို့ ရတနံ</b>	= ဤမြတ်နှီးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ် အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည် လည်း။
<b>ပဏီတံ</b>	= ထူးမြတ်တော်မူလှပါပေါ်။
<b>ငတေန သစ္စန</b>	= ဝစ်မဂ်လာ ဤသစ္စာစကားကြောင့်။
<b>တုမှာကံ</b>	= အိမ်သူအိမ်သား လူအများနှင့် ပရိတ်တရားကို စိတ်ထားကြည်သာ ရှိသေစွာဖြင့် နာယူလျက်ရှိကြ ကုန်သော သင်သွေ့ရှိသာအပေါင်း သူ့တော်ကောင်း တို့အား။
<b>(ပါဏီနံ</b>	= အပေါင်းများစွာ သတ္တဝါတို့အား။)
<b>သုဝဇ္ဇာ</b>	= ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။
<b>ဟောတု</b>	= မူချျမသွေ့ ဖြစ်ပါစေသတည်း။
<b>ကူးစ</b>	= ဤပရိတ်တရားတော်မြတ် ရွတ်ဖတ်ရာဌာန ဤ အရပ်သို့။
<b>ဘုမ္မာနံ</b>	= မြော်တည်ကြကုန်သောာ။

# ရတနသုတ္တနီယ

90

ယာနိ ဘူတာနိ ဝါ	= အကြင်နတ်တို့သည်လည်းကောင်း။
အန္တလိက္ခာ	= အဇူးပြင် ထက်ကောင်းကင်း။
ယာနိ ဘူတာနိ ဝါ	= အကြင်နတ်တို့သည်လည်းကောင်း။
သမာဂတာနိ	= ညီညာဖြဖြ စည်းဝေးရောက်လာကြကုန်၏။
သမွှေဝ	= ခပ်သိမ်းဥသုံး အလုံးစုံသာလျှင် ဖြစ်ကြကုန်သော်။
တေ မယံ	= ထိုင်တို့ နတ်များစွာတို့သည်။
ဒေဝမနုသုပူနိတံ	= နတ်လူအများ လေးစားကော်ရော် ပူဇော်တော် မူအပ်သော်။
တထာဂတံ	= တထာဂတာအမည်ရတော်မူသော်။
မုဒ်	= မြတ်စွာဘုရားကို။
ဒေဝမနုသုပူနိတံ	= နတ်လူအများ လေးစားကော်ရော် ပူဇော်တော် မူအပ်သော်။
တထာဂတံ	= တထာဂတာအမည်ရတော်မူသော်။
ဓမ္မ	= တရားတော်မြတ်ကို။
ဒေဝမနုသုပူနိတံ	= နတ်လူအများ လေးစားကော်ရော် ပူဇော်တော် မူအပ်သော်။
တထာဂတံ	= တထာဂတာအမည်ရတော်မူသော်။
သံယံ	= သံယာတော်မြတ်ကို။
နမသာမ	= ရှိခိုးဦးညွတ်ကြပါကုန်၏။
ပါဏီနံ	= အပေါင်းများစွာ သတ္တုဝါတို့အား။
သုဝတ္ထီ	= ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။
ဟောတု	= မုချမသွေ့ ဖြစ်ပါစေသတည်း။
ရတနသုတ္ထံ	= ရတနသုတ္ထံပရိတ်တရားတော်မြတ်သည်။
နိုင်တံ	= ပြီးဆုံးတော်မူပြီ။

မင်းကွန်းတိပိဋကဓရတော်ကြီး၏  
မေတ္တာသုတေသနတော်လာ မေတ္တာပွားနည်း (၁၁)နည်း  
(အားလုံးသံပြိုင်ချုပ်ဆိုရန်)

၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြှုပါစေ။  
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊  
ချမ်းသာကိုယ်စိတ်မြှုပါစေ။  
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊  
ချမ်းသာကိုယ်စိတ်မြှုပါစေ။  
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊  
ချမ်းသာကိုယ်စိတ်မြှုပါစေ။  
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊  
ချမ်းသာကိုယ်စိတ်မြှုပါစေ။  
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၆။ ရူည်-တို့-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊  
ချမ်းသာကိုယ်စိတ်မြှုပါစေ။  
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

ၧ။ ကြီး-cယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊  
ချမ်းသာကိုယ်စိတ်မြှုပါစေ။  
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၈။ ဆူ-ကြဲ့-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊  
ချမ်းသာကိုယ်စိတ်မြှုပါစေ။  
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လူညွှန်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။  
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။  
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

---

## အမျှဝေ

ဤသိပြုရ၊ မြတ်ပုညာကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူး၊  
သား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖင်တို့အား၊ ရှင်းပါစေ၊ အမျှဝေ၏။

မသွေ့နိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း  
မလပ်စေရ၊ ပေးဝေ့၏။

မိတ္တဆွဲ့၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊  
ကူန္တဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ အမြတ်ပုညာ၊ ကုသလကို၊  
ရှင်းပါစေ၊ အမျှဝေ၏။

သဗ္ဗာသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အန္တာတွင်၊ မပြတ်စဉ်-  
ကာ၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏာဋိုံတို့၊ တည်ရှိခန်းပါး၊ များစွာလုံးစုံ၊  
ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။  
ထိုကုသလာ၊ ဤပုညာကို၊ အမျှရကြသည်ဖြစ်စေသော်။

ဝသုန္တရော၊ ဤမြေပံ့သု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော်။

ကုသိုလ်-	အမျှ	အမျှ	အမျှ	ယူတော်မူကြပါကုန်လေ့။
	သာရ	သာရ	သာရ	

ကုသိုလ်-	အမျှ	အမျှ	အမျှ	ယူတော်မူကြပါကုန်လေ့။
	သာရ	သာရ	သာရ	

ကုသိုလ်-	အမျှ	အမျှ	အမျှ	ယူတော်မူကြပါကုန်လေ့။
	သာရ	သာရ	သာရ	

-----

## ရုတောင်းပါဉိနှင့်နိသာယ

ကူးမေးမူး အာသဝက္ခယံ ဝဟံ ဟောတု။  
 ကူးမေးမူး နီဗ္ဗာနသာ ပစ္စယော ဟောတု။  
 ကူးမေးမူး ဗောဓိဉာဏသာ ပစ္စယော ဟောတု။  
 ကူးမေးမူး နဝလောကုတ္ထာရသာ ဓမ္မသာ ပစ္စယော ဟောတု။

၁။ မေး- ဘုရားတပည့်တော်၏။ ကူးမေးမူး၊ ဤယခုပြုလုပ်အပ်သော ကောင်းမှုသည်။ အာသဝက္ခယံ၊ ကာမာသဝ၊ ဘဝါသဝ၊ ဒီဌာသဝ၊ အိန္ဇာသဝ၊ တည်းဟူသော အာသဝေါတရားလေးပါးတို့၏ကုန်ရာ နီဗ္ဗာန်ကို။ ဝဟံ-ဝဟန္တာ၊ ရွက်ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

၂။ မေး- ဘုရားတပည့်တော်၏။ ကူးမေးမူး၊ ဤယခုပြုလုပ်အပ်သော ကောင်းမှုသည်။ နီဗ္ဗာနသာ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နီဗ္ဗာန်၏။ ပစ္စယော၊ မျက်မှာက်ပြနိုင်ပါရန်အကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

၃။ မေး- ဘုရားတပည့်တော်၏။ ကူးမေးမူး၊ ဤယခုပြုလုပ်အပ်သော ကောင်းမှုသည်။ ဗောဓိဉာဏသာ၊ ဗောဓိဉာဏ်တော်မြတ်၏။ ပစ္စယော၊ ရရှိပါ စေကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

၄။ မေး- ဘုရားတပည့်တော်၏။ ကူးမေးမူး၊ ဤယခုပြုလုပ်အပ်သော ကောင်းမှုသည်။ နဝ လောကုတ္ထာရသာ ဓမ္မသာ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နီဗ္ဗာန်တည်းဟူသော ကိုးပါးသော လောကုတ္ထာရာ တရားတို့အား။ ပစ္စယော၊ ရရှိရန်အကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

-----

## နတ်ပြဟ္မာများအား ပြန်ပို့ရန် ဂါထာ

တွောဝတာ စ အမောဟီ၊ သမ္မတံ ပုညသမ္မဒံ။  
 သမ္မ ဒေဝါ'နုမောဒန္တာ၊ သမ္မသမ္မတ္ထီသီဒ္ဓိယာ။  
 ဒါနံ ဒအန္တာ သဒ္ဓိယာ၊ သီလံ ရက္ခန္တာ သမ္မဒံ။  
 ဘာဝနာဘီရတာ ဟောန္တာ၊ ဂါဏ္တာ ဒေဝါ'နု ဒေဝတာဂတာ။

တွောဝတာ၊ ဤမျှကြိုးကုတ် စွမ်းအားထုတ်၍ မယုတ်စေရ ပြုလုပ်ရ  
 သဖြင့်လည်း၊ အမောဟီ၊ ရတနသုတေပရိတ်တော် ရွတ်ပွားပူဇော် သူ့ဝါနှစ်မြဲ  
 အကျွန်ုပ်တို့သည်။ သမ္မတံ၊ ယခုအေးမှု နောင်ကျွေးပြု၍ တွေးရှု ရည်စုံ  
 ဖြည့်ဆည်းအပ်သော်၊ ပုညသမ္မဒံ၊ အပေါင်းစုံမြှုပ် ကောင်းမှုထုပ်၍ မယုတ်မယွင်း  
 ပြည့်စုံခြင်းကို။ သမ္မ၊ ရှိန်ဝါတောက်လင်း နောက်ပါသင်းတို့နှင့် ခပင်းဥသုံး  
 အလုံးစုံကုန်သော်၊ ဒေဝါ၊ စကြေဝြောသောင်းတို့က် ပေါင်းတစ်စုံက်မှ ရောက်ဆိုက်  
 လာဌား နတ်ပြဟ္မာအများတို့သည်။ အနုမောဒန္တာ၊ ကြည်လင်မနော ဘဝင်  
 ကေဖြင့် လျှင်ဆောဝမ်းမြောက်ကြပါစေကုန်သတည်း။

သမ္မသမ္မတ္ထီသီဒ္ဓိယာ၊ လူ နတ် နိုဗ္ဗာန် အကျိုးမှန်ကို မျိုးခံနှုံးရင်း  
 ပြီးစီးခြင်းလား၊ သဒ္ဓိယာ၊ ကံကြောင့်အကျိုး မထောင့်ညိုးဟု ဖြောင့်ရှိုးစွဲကပ် အမြဲ  
 မှတ်သဖြင့်။ ဒါနံ၊ နည်းသည်များသည် ခြားမရည်ဘဲ ရွင်ကြည်မြတ်နီး ဒါနမျိုး  
 တို့ကို။ ဒအန္တာ၊ သူတော်ရဟန်း ရည်မျှော်မှန်း၍ လှူဒါန်းတော်မှုနိုင်ကြပါစေကုန်  
 သတည်း။ သီလံ၊ ပဋိ အဋိ ဒသဂံ့ဟု ကိုယ်မှမချုတ် ကျင့်ခါးဝတ်ကို။ သမ္မဒံ။  
 နှစ်၊ လ၊ တွောက်မှတ် ရက်မပြတ်အောင်။ ရက္ခန္တာ၊ မကျားမပြောက် အမှားမရောက်  
 အောင် စောင့်ရောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း။ ဘာဝနာဘီရတာ၊  
 သမထ ဝိပသာနာ ချက်နှစ်ဖြာကို ဆက်ကာနေ့ညာ မွေ့လျှော်ကြကုန်သည်။  
 ဟောန္တာ၊ ဖြစ်ကြပါစေကုန်သတည်း။ အာဂတာ၊ အများညီညာ တရားနာဟု  
 ထားကာစွဲစိတ် ခဲအကျိုးတိနှင့် တွဲမိတ်စုဆုံး ရောက်လာကြကုန်သော်။ ဒေဝတာ၊

## နတ်ပြဟ္မာများအား ပြန်ပိုရန် ဂါထာ

၄၇

အကြောင်းဆက်ကာ သောင်းစကြာက ရောက်လာကြသောင်း နတ်ပြဟ္မာ  
အပေါင်းတို့သည်။ ဂျှော်။ ရတနသုတ်တော်ရွှေတ်ပဲ ပြီးကုန်စဲမို့ နေမြေရပ်ဘုံ  
ပြန်တော် မူကြပါကုန်လေ့။

---

# ထုတ်ဝေပြီးသောစာအုပ်များ

စဉ်	စာအုပ်အမည်	ထုတ်ဝေသည့်နှစ်	တန်ဖိုး
၁။	ညပါတသန္တဝတ်ရွတ်စဉ် (ဂ"×၁၁")ဆိုဒ်	၂၀၂၃	၃၆၀ဘီ/-
၂။	ညပါတသန္တဝတ်ရွတ်စဉ် (၅"×၈")ဆိုဒ်	၂၀၂၃	၂၁၀ဘီ/-
၃။	အနေကာတင်ပါ၌ (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၄။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၂၆၀ဘီ/-
၅။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (၅"×၈")ဆိုဒ်	၂၀၂၄	၁၈၀ဘီ/-
၆။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (၄"×၆")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၇။	ဂိရိမာနှုန်းသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၂၀၀ဘီ/-
၈။	ဂိရိမာနှုန်းသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (၅"×၈")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၉။	ဂိရိမာနှုန်းသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (၄"×၆")ဆိုဒ်	၂၀၂၄	၁၃၀ဘီ/-
၁၀။	ဗောဓားရုံးသုတ်နှင့်အသက်ရှည်နည်းအကြောင်းတရားများ (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၁၁။	ဗောဓားရုံးသုတ်နှင့်အသက်ရှည်နည်းအကြောင်းတရားများ (၄"×၆")ဆိုဒ်	၂၀၂၄	၁၀၀ဘီ/-
၁၂။	သစ္ာပြု မဟာဝေဒ္ဓမဏ္ဍာနှင့် ရူးဝေဒ္ဓမဏ္ဍာနှင့် (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၁၃။	အံ့ဩယ်ရှစ်ဖြာသာသနနှင့် မြတ်ပုဒ္ဓရီးယာဝါဒအသနာတော် (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၄။	ပကိုလ္လာက နမက္ခာရ အစိတ်ကျော်ဘုရားရှိခိုးကြီး (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၂၁၀ဘီ/-
၁၅။	မဂ်လသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၆။	ရတနသုတ်(ပါ၌-မြန်မာပြန်-နိသာယ) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၂၁၀ဘီ/-
၁၇။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၁၈။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (၅"×၈")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၉။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (၄"×၆")ဆိုဒ်	၂၀၂၄	၁၃၀ဘီ/-
၂၀။	ခန္တသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၂၁။	မောရသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၂၂။	ဝန္တသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၂၃။	စဇ္တသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၂၄။	အာဇာနားလိုသုတ်(ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-

## ထုတ်ဝေပြီးသောစာအုပ်များ

၄၃

စဉ်	စာအုပ်အမည်	ထုတ်ဝေသည့်နှစ်	တန်ဖိုး
၂၅။	အဂ်လိမာလသုတ်(ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၄၀ဘိ/-
၂၆။	ဟော့ချုံသုတ် (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၄၀ဘိ/-
၂၇။	ဟော့ချုံသုတ် (ပါဌို-မြန်မာပြန်) (င"×မ" )ဆိုဒ်	၂၀၂၄	၈၀ဘိ/-
၂၈။	ပုံဗ္ဗာသုတ် (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၄၀ဘိ/-
၂၉။	ပရိတ်ကြီး (ဘ)သုတ် (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၃၁၀ဘိ/-
၂၁။	ပရိတ်ကြီး (ဘ)သုတ် (ပါဌို-မြန်မာပြန်) (၉"×ရ" )ဆိုဒ်	၂၀၂၄	၁၉၀ဘိ/-
၂၁။	မဟာသမယသုတ်ဝတ်ရွှေတ်စဉ် (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၃၁၀ဘိ/-
၂၂။	အဘယသုတ် (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၄၀ဘိ/-
၂၃။	အဘယသုတ် (ပါဌို-မြန်မာပြန်) (၉"×ရ" )ဆိုဒ်	၂၀၂၄	၁၆၀ဘိ/-
၂၄။	အဘယသုတ် (ပါဌို-မြန်မာပြန်) (င"×မ" )ဆိုဒ်	၂၀၂၄	၁၃၀ဘိ/-
၂၅။	သာမည့်ဖလသုတ်(ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၃၉၀ဘိ/-
၂၆။	နတ်ချုပ်သုတ္တန်ရိတ်တော်များ(ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၄၃၀ဘိ/-
၂၇။	ပါးရုံမင်းပရိတ်တော်(ပါဌို-မြန်မာပြန်)နှင့် မိုးကမ္မပါစာတမ်း (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၂၅၀ဘိ/-
၂၈။	ခင်ပွန်းကြီး(၁၀)ပါးကန်တော့နည်းနှင့် ခင်ပွန်းကြီး(၁၀)ပါးအမိုးပုံ့ပုံ့ယ် (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၉၀ဘိ/-
၂၉။	အာဇာဝကသုတ္တန်(ပါဌို-မြန်မာပြန်)(ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၆၀ဘိ/-
၂၁။	ဓမ္မစက္ကပွဲဝတ္ထနသုတ်(ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၉၀ဘိ/-
၂၁။	အနတ္တလက္ခဏသုတ်(ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၄၀ဘိ/-
၂၂။	သောတာနှဂတ်တသုတ္တန် (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၁၈၀ဘိ/-
၂၃။	နမက္ခာရဘူရားရှို့ဗိုး (ပါဌို-နိသာယ) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၂၂၀ဘိ/-
၂၄။	ယသောဓရာတော်ရှို့နောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၃၀၀ဘိ/-
၂၅။	ကာလာမသုတ္တန် (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၂၈၀ဘိ/-
၂၆။	ဆန္ဒသမာဓိသုတ္တန် (ပါဌို-မြန်မာပြန်) (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၂၃၀ဘိ/-
၂၇။	အရှင်မဟာဗုဒ္ဓယောသ၏ ဘဝနှင့်ဓမ္မ (ရ"×ဘ" )ဆိုဒ်	၂၀၂၄	၂၀၀ဘိ/-

# ထုတ်ဝေပြီးသောမာန်များ၏ အကြောင်းအရာအကျဉ်းချုပ်

## ညွှန်ပြန်သိန္တဝါယာ

ညွှန်ပြန်သိန္တဝါယာတော်သည် ရဟန်အရှင်မြတ် အရှင်မဟာသီလဝါသနှင့် ရွှေးရွှေး ဆရာတော်ဘုရားကြီးများ စီရင်ခဲ့သောသုတေသနတော်ဖြစ်ပါသည်။ ပွင့်တော်မူပြီး၊ ပွင့်တော်မူ လတ္တံဖြစ်သော ဘုရားရှင်များနှင့် ရဟန်မထောင်မြတ်ကြီးများ၏ ဂုဏ်တော်တို့ကို ဂါထာပေါင်း (၂၇၁)ဂါထာတို့ဖြင့် ဖော်ကျိုးပူဇော်ထားသည့် ထိုသုတေသနတော်ကို တိုင်းနိုင်ငံ တွင် ကပ်သုံးပါး ထူးပြောသည့်အခါ ဂြိုဟ်စီးဂြိုဟ်နှင်း မကောင်းသည့်အခါနှင့် ဘေး အန္တရာယ်ကျရောက်ရန် အတိတ်ဆိုး နိမိတ်ဆိုးတို့ ပေါ်ပေါက်သည့်အခါများတွင် မြို့ရွှေး တိုင်း ရွှေးရွှေးခြင်းအားဖြင့် ဘေးညာပို့အန္တရာယ်မှ လွှတ်မြောက်ပြုမှုများ အောင်ဆုံးဖြစ်ပါသည်။

## အနေကရာတင်ပါ၌

အနေကရာတင်ပါ၌ မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူသည့် အခါ ဘဝါဘဝက တောင့်တဲ့သောဆန္ဒ ပြည့်မြောက်တော်မူသဖြင့် ဝမ်းသာပို့တိ စိတ်နှုန်းဖြင့် ကျိုးရင့်တော်မူခဲ့သော ဂါထာစကားတော်များ ဖြစ်ပါသည်။ ရွှေးရွှေး ရွှေးရွှေးပူဇော်ခြင်းအားဖြင့် ကျက်သရေ မင်္ဂလာအဖြာဖြာ တိုးတက်ခြင်း၊ အန္တရာယ်က်းခြင်း၊ လိုအင်ဆန္ဒပြည့်ဝခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

## ဘုရားရှိခိုးနှင့် အန္တရာယ်က်းဂါထာများ

ဘုရားရှိခိုးနှင့်အန္တရာယ်က်းဂါထာများသည် ရွှေးရွှေးပူဇော်သူတို့ အသက် အန္တရာယ်က်းစေရန် အခက်အခဲ အကျပ်အတည်းမှ လွှတ်မြောက်စေရန်နှင့် အောင်မြင်မှ များရရှိစေရန် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်၊ ဒေသနာတော်တို့ကို ထုတ်ဖော်ချုံ ရှိခိုး ပူဇော်ထားသော ဂါထာများဖြစ်ပါသည်။ ထို့ပြင် သဒ္ဓိစိတ်ဖြစ်ပေါ်ပါက ချက်ချင်း ကုသိုလ်ပြုသင့်ကြောင်းကို ဘုရားရှင်ကိုယ်တိုင် တိုက်တွန်းတော်မူခဲ့သောဂါထာနှင့် မိမိနေထိုင်ရာကို လုံခြုံစေရန် ရွှေးအစဉ်အလာအရ စည်းချေည်း (၃)မျိုးဖြင့် စည်းချေပုံ ကိုလည်း ဖော်ပြထားပါသည်။

## ဂိရိမာနန္ဒသုတေသန

ဂိရိမာနန္ဒသုတေသန ကျန်းမာရေးမကောင်းသော အရှင်ဂိရိမာနန္ဒမထောင်ကို ရည်ရွယ်ချုံ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒအား ဟောကြားတော်မူသော သုတ္တန် ဖြစ်ပါသည်။ ထိုသုတ္တန်တွင် “သညာဆယ်ပါး ရွှေးပုံ”ကို ဟောကြားထားရာ အရှင်

# ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ်

၅၁

အာနန္ဒာက အရှင်ဂါရိမာနန္ဒမထောင်ကို ပြန်လည်ဟောကြား၍ ရှိဖွံ့ဖြိုးပေးစေသဖြင့် ကျိန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ သို့ဖြစ်၍ ဂါရိမာနန္ဒသုတေသနကို ရွတ်ပွားပူဇော်ခြင်းဖြင့် ကျိန်းမာခြင်း၊ အနာရောဂါကင်းခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

## ဗောဓိသုတေသန၏ အသက်ရှည်နည်းအကြောင်းတရားများ

ဗောဓိသုတေသန၏ အသက်ရှည်နည်းအကြောင်းတရားများတွင် ဗောဓိသုတေသန၏ အရှင်မဟာမောဂလွှာနှင့်အရှင်မဟာကသုပတ္တု မကျိန်းမာချိန်တွင် ပြန်လည်ကျိန်းမာ စေရန် ဘုရားရှင်က ဟောကြားတော်မူခဲ့သော သုတေသနတော်ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တိုင် ကျိန်းမာရေး မကောင်းချိန်တွင်လည်း အရှင်စုန္တအား ထို့ဗောဓိသုတေသနကို ရွတ်ဖတ်စေရာ ရောဂါပျောက်ကင်း၍ ကျိန်းမာတော်မူခဲ့ပါသည်။ ထို့ပြင် အသက်ရှည်ခြင်း၏ အကြောင်း တရားများဖြစ်သော ကောင်းမူကုသိုလ်များကိုလည်း အတုယူ ပြုလုပ်နိုင်စေရန် ဖော်ပြ ထားပါသည်။

## သစ္စာပြုမဟာဝေဒဗုဏ်နှင့် ရူးလုပ်မှုနှင့်

သစ္စာပြုမဟာဝေဒဗုဏ်နှင့်ရူးလုပ်မှုနှင့်သည် ပိဋကတ်တော်ထဲမှ ရတနာ သုံးပါး၏ ဂုဏ်တော်အဆီအနှစ်များကို ထုတ်နှုတ်ပူဇော်ထားသော သစ္စာပြု မှုန္တနှင့်တော်များ ဖြစ်ပါသည်။ စီးပွားရေး တိုးတက်စေသော မှုန္တနှင့်ကြီးဖြစ်ကြောင်း သိရှိယူများပါသည်။ ဓနသိဒ္ဓနက္ခတ်နှင့် ကိုက်ညီစွာ ရွတ်ဖတ်ပူဇော်ပါက ပိုမိုအကျိုးသက်ရောက်နိုင်သည်ဖြစ်၍ ဓနသိဒ္ဓနက္ခတ်ပေါ် မွန်းတည့်မျဉ်းဖြတ်ယေားကိုပါ ထည့်သွင်းစီစဉ်ထားပါသည်။

## အုံဘွယ်ရှစ်ဖြာသာသနနှင့် မြတ်ပုဒ္ဓ၏သုပါဒ ဒေသနာတော်

အုံဘွယ်ရှစ်ဖြာသာသနနှင့်မြတ်ပုဒ္ဓ၏သုပါဒ ဒေသနာတော်သည် ဆင့်သက်ရှိယနာ တင်တော်မူခဲ့သည့် မဟာပါသာဏလိုက်ဂူသိမ်တော်ကြီးအတွင်း မှတ်တမ်းတင်ထား သောသနာတော်၏ အုံဘွယ်ရှုက်ရည်ရှစ်ပါးနှင့် မြတ်ပုဒ္ဓ၏ သုပါဒ ဒေသနာတော်

ကို သမိုင်းအမွှအဖြစ် ဖတ်ရှုလိုက်နာကျင့်သုံးသူတို့ ကုသိုလ်တရားများ တိုးပွားစေနိုင်ရန် ထုတ်ဝေပူဇော်ထားပါသည်။

### ပကိုဏ္ဍက နမက္ခာရ အစီအဆေးကြီးကြီး

ပကိုဏ္ဍက နမက္ခာရ အစီအဆေးကြီးကြီးသည် ကျိုးသဲလေးထပ်ဆရာတော် ဘုရားကြီးကိုယ်တိုင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို စုစည်းရေးသား ပူဇော် တော်မူထားသည့် ဘုရားရှိခိုးကြီးဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ရှိခိုးသူတို့ ဘုန်းကံကြီးမား ခြင်း၊ ကျက်သရေမှုလာ တိုးပွားခြင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

### မဂ်လသုတေ

မဂ်လသုတေသည် လူနတ်တို့အကြား (၁၂)နှစ်တိုင်တိုင် အငြင်းပွားခဲ့ရသော မဂ်လာ တရားအစစ်အမှန်ကို ဘုရားရှင်က ဖြေရှင်းဟောကြားထားသော သုတေတော်ဖြစ်ပါသည်။ မဂ်လသုတေတွင် ရှောင်ကြည်ရေးမဂ်လာ၊ လိုက်နာကျင့်သုံးရေးမဂ်လာစသည့် မဂ်လာ တရား (၃၈)ပါးကို ဟောကြားတော်မူထားရာ ရွတ်ဆိုပူဇော်လိုက်နာကျင့်သုံးသူတို့ ကျက်သရေမှုလာတိုးပွားခြင်း၊ အောင်မြင်ခြင်းမှသည် နိုဗ္ဗာန်တိုင်အောင်သော အကျိုးတရားများကို ရရှိနိုင်ပါသည်။

### ရတနသုတေ

ရတနသုတေသည် ကပ်သုံးပါးကျရောက်၍ ဒုက္ခရောက်နေသော ဝေသာလီပြည်ကြီး အန္တရာယ်ကင်း၍ ချမ်းသာစေရန် မြတ်စွာဘုရားရှင်က အရှင်အာနန္ဒမထောက်အား မြို့တွင်း လုညွှာလည်ကာ ရွတ်ဆိုပူဇော်စေခဲ့သော သုတေတော်ဖြစ်ပါသည်။ ရတနသုတေတော်၏ အစွမ်းဖြင့် ဝေသာလီပြည်ကြီး ကပ်သုံးပါး ကင်းပျောက်ကာ ချမ်းသာသက္ဗာသို့ ရွတ်ဆိုပူဇော်သူတို့လည်း ကပ်ကြီးသုံးပါးမှ ကျော်လွှန်နိုင်ခြင်း၊ ချမ်းသာကြီးခြင်းစသော အကျိုးများ ကို ရရှိနိုင်ပါသည်။

## မေတ္တသုတ်

မေတ္တသုတ်သည် ပရလောကသား နာနာဘာဝတို့၏ ခြောက်လှန့်နောင့်ယုက်မှု ကြောင့် တရားအားမထုတ်နိုင်ကြသော ရဟန်းတော်ဝါးရာကို ပရလောကသားတို့၏ ချုစ်ခင်စောင့်ရောက်မှုဖြင့် တရားအားထုတ်နိုင်စေရန် ဟောကြားသင်ပြပေးတော်မှုခဲ့သော သုတ်တော်ဖြစ်ပါသည်။ မေတ္တသုတ်ကို ရွတ်ဆိုပွားများခြင်းဖြင့် လူနတ်များ ချုစ်ခင် စောင့်ရောက်ခြင်း၊ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

## ခန္ဓသုတ်

ခန္ဓသုတ်သည် မြွှေ့ကိုက်ခံရသည့် ရဟန်းတစ်ပါးကို အကြောင်းပြု၍ အခြားရဟန်းများ မြွှေ့အန္တရာယ်ကင်းစေရန် မြတ်စွာဘုရားရှင် ဟောကြားတော်မှုသော သုတ်တော် ဖြစ်ပါသည်။ ဘုရားရှိခိုးခြင်းနှင့် မြွှေ့မင်းလေးမျိုးကို မေတ္တဘို့ထားသော သုတ်ဖြစ်၍ ရွတ်ဆိုပူးဖော်သူတို့ မြွှေ့အန္တရာယ်အပြင် အခြားအဆိပ်ရှိသော သတ္တဝါများ၏ ဘေးရန် ပြခြင်းမှလည်း ကင်းဝေးစေနိုင်ပါသည်။

## မောရသုတ်

မောရသုတ်သည် ဘုရားလောင်းဥဒေဇဵယ်းမင်းဘဝက ရွတ်ဆိုပူးဖော်ခဲ့သည့် ပြဟ္မာမဏေန် ကို ပြန်လည်ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ ရွတ်ဆိုပူးဖော်ရှိခိုးသူတို့ ဘုရားလောင်း ဥဒေဇဵယ်းမင်းကဲ့သို့ အချုပ်အနောင် မခံရခြင်း၊ အကျပ်အတည်းကို ကျော်လွှားနိုင်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

## ဝဋ္ဌသုတ်

ဝဋ္ဌသုတ်သည် ဘုရားလောင်း ငံးမင်းဘဝက မီးဘေးအန္တရာယ်နှင့် ကြံ့သဖြင့် သစ္စာပြုခဲ့သော သုတ်တော်ဖြစ်ပါသည်။ ထိုသို့ သစ္စာပြုခြင်းကြောင့် ဘုရားလောင်းငံးမင်း မီးဘေးအန္တရာယ်မှ ကင်းဝေးသက္ကာ့သို့ ရွတ်ဆိုပူးဖော်သူတို့လည်း မီးဘေးအန္တရာယ်မှ ကင်းဝေးခြင်း၊ လူမှုအကွဲ သောကအပူမီးများမှ ကင်းလွှားဖြင်းစသော အကျိုးတရားများ ရရှိစေနိုင်ပါသည်။

## ဓမ္မသုတေ

ဓမ္မသုတေသည် တောတောင်များအတွင်း၌ သီတင်းသုံးနေထိုင်ကြသော ရဟန်းတော်များ ထိတ်လန့်ကြောက်ရှုံးမှ ကင်းစေရန် မြတ်စွာဘုရားရှင် ဟောကြားတော်မူထားသော သုတေတေဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် ကြောက်ရှုံးမှုကင်းခြင်း၊ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

## အာဇာနာဋီယသုတေ

အာဇာနာဏီယသုတေသည် ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များကို နတ်၊ သီလူးစသည် ကမ်းကြောက်သုတေသနပုဂ္ဂိုလ်တို့က မနိုပ်စက်နိုင်စေရန် နတ်မင်းကြီးလေးပါးက လျှောက်ထားသဖြင့် မြတ်စွာဘုရားရှင်က ဟောကြားတော်မူသော သုတေတေဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် နတ်များ စောင့်ရှောက်ခြင်း၊ သီလူးစသည် မကောင်းဆိုးပါးများ မနောင့်ယှဉ်နိုင်ခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

## အဂံလိမာလသုတေ

အဂံလိမာလသုတေသည် မီးမဖွားနိုင်သော အမျိုးသမီးငယ်ကို သနားသောကြောင့် အရှင်အဂံလိမာလက မြတ်စွာဘုရားရှင်အား လျှောက်ထားရာ မြတ်စွာဘုရားရှင်က သစ္စာဆို၍ စောင့်ရှောက်ရန် မိန့်ကြားတော်မူခဲ့သဖြင့် သစ္စာဆိုထားသော သုတေတေဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်း၊ နာယူခြင်းအားဖြင့် အလွယ်တကူ သားသမီးရတနာများကို ဖွားမြင်နိုင်ခြင်း၊ အကျပ်အတည်း အခက်အခဲကို ကျော်လွှားနိုင်ခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

## ဟောဇူးသုတေ

ဟောဇူးသုတေသည် အရှင်မဟာမောဂါလွှာနှင့်အရှင်မဟာကသုပတ္တု မကျွန်းမာချိန်တွင် ပြန်လည်ကျွန်းမာစေရန် ဘုရားရှင်က ဟောကြားတော်မူခဲ့သော သုတေတေဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တိုင် ကျွန်းမာရေး မကောင်းချိန်တွင်လည်း အရှင်စုန္တအားထိုးဟောဇူးသုတေကို ရွတ်ဖတ်စေရာ ရောဂါပျောက်ကင်း၍ ကျွန်းမာတော်မူခဲ့ပါသည်။

သိုဖြစ်၍ ရွတ်ဆိုပူဇော်ပွားများသူတို့ ကျန်းမာခြင်း၊ အနာဂတ်ရောဂါကို ကျော်လွှားနိုင်ခြင်း စသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

## ပုံဗ္ဗာသုတ်

ပုံဗ္ဗာသုတ်သည် မကောင်းသော အတိတ်ဆိုး၊ နိမိတ်ဆိုးများမှ ကင်းဝေးစေရန် မြတ်ဗုဒ္ဓ၏ တရားတော်များမှ ထုတ်နှုတ်၍ ရွှေးဆရာတော်များ စီရင်ထား သော သုတ်တော်ဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် ကျက်သရေမဂ်လာတိုးပွားခြင်း၊ အတိတ်ဆိုး၊ နိမိတ်ဆိုးများကို ကျော်လွှားနိုင်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါ သည်။

## ပရိတ်ကြီး(၁၁)သုတ်

ပရိတ်ကြီး(၁၁)သုတ်သည် မြတ်ဗုဒ္ဓ၏လက်ထက်တော်မှသည် ပုံုံး၊ပင်းယ၊အင်းဝ၊ ကုန်းသောင်ခေတ်အဆက်ဆက် အရုံအတားအဖြစ် ရွတ်ဆိုပူဇော်ခဲ့ကြသော ပရိတ်တော် များ ဖြစ်ပါသည်။ ပရိတ်တော်အမျိုးအစား စုံလင်သကဲ့သို့ အကျိုးတရားလည်း စုံလင်လှပါ သည်။ ဘုန်းတော်ကြီးကျောင်းတွင်လည်း ခေတ်အဆက်ဆက် အလေးအနှက်ထားကာ သင်ကြားရွတ်ဆိုပူဇော်သော ပရိတ်တော်များဖြစ်၍ ရွတ်ဆိုပူဇော်ပွားသူတို့ တန်ဖိုး မဖြတ်နိုင်သော ကောင်းကျိုးအမျိုးမျိုးကို ရရှိစေနိုင်ပါသည်။

## မဟာသမယသုတ်ဝတ်ရွတ်စဉ်

မဟာသမယသုတ်တော်ကို မြတ်စွာဘုရားသည် နါး၊ ရွှေ့နှုန်း၊ နတ်၊ ဗြဟ္မာ၊ ရဟန်းပရိသတ် အစုံအလင် စုဝေးလျက် ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ တရားနာလာသော ပုဂ္ဂိုလ်တို့၏ အမည်နာမအသီးသီးကို ဖော်ထုတ်လျက် ဘုရားရှင်က အချင်းချင်း မိတ်ဆက်သီးသီးစေခေတ်မူခြင်းဖြစ်ပါသည်။ တစ်ညီးနှင့်တစ်ညီး မေတ္တာသက်ဝင် ချုပ်ခင်သီကျမ်းစေခြင်းဖြင့် မေတ္တာတရားကို ဖော်ညွှန်းထားပါသည်။ ဤသုတ်တော်ကို ရွတ်ဆိုပူဇော်သူတို့အား မေတ္တာတရား ရောင်ပြန်အနေဖြင့် လူ၊နတ်ချုပ်ခင်မှုကို ကေန် ရရှိစေနိုင်ပါသည်။

## အဘယသုတေ

အဘယသုတေတော်သည် အသက်ခန္ဓာ ရလာသူတိုင်း တွေ့ကြီးရမည်ဖြစ်သော သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် ဟောကြားထားသည့် သုတေတော်ဖြစ်ပါသည်။ ထိုသုတေတော်ကို ရွှေတံ့ပူးကျော်ပွားများနေခြင်းဖြင့် သေခြင်းတရားကို ထိတ်လန့် ကြောက်ရုံးမှုနည်းပါးခြင်း၊ ကာမဂ္ဂက်၌ တပ်မက်မှုနည်းပါးခြင်း၊ ကုသိုလ်ကောင်းမှု ပြုလိုစိတ်များ ဖြစ်ပွားခြင်းစသော အကျိုးတရားများကို ရရှိစေသော သုတေတော်ဖြစ်ပါသည်။

## သာမည့်ဖလသုတေ

သာမည့်ဖလသုတေတော်သည် ရဟန်းပြုခြင်း၏ ရရှိလာမည့် လောကီ၊ လောကု-တွောရာ အကျိုးကျေးဇူးတရားများကို ဟောကြားထားသော သုတေတော်ဖြစ်ပါသည်။ ထိုပြင် ဖင်ပိမိသာရမင်းကြီးကို သတ်ပြီး နောင်တတရားများစွာ နှိမ်စက်၍ မအိပ်နိုင်၊ မစားနိုင် ဖြစ်နေရာသော အဇာတသတ်မင်းအား ထိုဒုက္ခများ ကင်းစင်ပပျောက်စေပြီး ငရဲဒုက္ခ ပြောပါးသက်သာသွားစေသော သုတေတော်ဖြစ်ပါသည်။ ထိုကြောင့် ထိုသုတေတော်ကို ရွှေတံ့ပူးကျော်ခြင်းဖြင့် မိဘ၊ ကျေးဇူးရှင်စသည်တို့အား အမှတ်မထင် ပြစ်မှားပြောဆို မိခဲ့သော အကုသိုလ်မကောင်းကျိုးများ ရှိခဲ့ပါက နောင်တရုံး ပြန်လည်တောင်းပန် အသိတရားရရှိကာ အပြစ်မှ လျှော့ပါးစေပြီး လောကီ၊ လောကု-တွောရာကောင်းကျိုးများ စဉ်ဆက်မပြတ် ဖြစ်ပေါ်ရေးအတွက် များစွာထောက်ပံ့ပေးသော သုတေတော်ဖြစ်ပါသည်။

## နတ်ချုစ်သုတ္တန်ရိတာတော်များ

နတ်ချုစ်သုတ္တန်ရိတာတော်များသည် ယင်းသုတ္တန်ရိတာတော်များကို ရွှေတံ့ပူးကျော်သူအား နတ်ဒေဝတာများက ကူညီစောင့်ရောက်စေပါသည်။ နတ်ဒေဝတာများသည် လူသားတို့၏ စိတ်အကြံအစည်းများကို သိရှိနိုင်ကြသဖြင့် လူတို့၏ အခက်အခဲများကို ကူညီစောင့်ရောက်ပေးခြင်း ဖြစ်ပါသည်။ ပကတီမျှက်စိဖြင့် မမြင်ရသော ပရလောကရှိသည်၏အဖြစ်ကို ယုံကြည်လျက် နတ်ဒေဝတာတို့အား မေတ္တာပို့ခြင်း၊ အသိအမှတ်ပြုခြင်းဖြစ်၍ နတ်ဒေဝတာများက ပြန်လည်အသိအမှတ်ပြု စောင့်ရောက်ပေးမည်ဖြစ်ပါသည်။

## ငါးရုံမင်းပရိတ်တော်နှင့် မိုးကမ္မတိစာတမ်း

ငါးရုံမင်းပရိတ်သည် ဘုရားလောင်း ငါးရုံမင်းကြီးဖြစ်စဉ်အခါက သစ္စာဆိုခဲ့ပြီး မိုးရွာစေကာ မိမိ၏ဆွဲမျိုးဖြစ်သည့် ငါးအပေါင်းအား ကျိုးကန်း၊ လင်းတာ၊ စသည်တို့၏ နှုပ်စက်သတ်ဖြတ်စားသောက်ခြင်း ဘေးရန်အပေါင်းမှ ကင်းလွတ်စေသော ပရိတ်တော် ဖြစ်ပါသည်။ ထိုပရိတ်တော်ကို မုံရွာမြို့၊ လယ်တီဆရာတော်ဘုရားကြီး စီစဉ်ရေးသားခဲ့သော မိုးကမ္မတိနှင့်တွဲဖက်၍ ရွတ်ဆိုပူဇော်နိုင်ရန် ထုတ်ဝေထားပါသည်။ ငါးရုံမင်းပရိတ်နှင့် မိုးကမ္မတိကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မိုးခေါင်ရောရားအဖြစ်ဆိုးမှ ကျော်လွှားနိုင်ပြီး ရာသီဥတု မိုးလေဝသ ညီညွှတ်မျှတကောင်းမွန်စေပါသည်။

## ခင်ပွန်းကြီး(၁၀)ပါးကန်တော့နည်းနှင့် ခင်ပွန်းကြီး(၁၀)ပါးအဓိပ္ပာယ်

ဘုရား၊ ပစ္စကဗုဏ် အစရှိသော ပုဂ္ဂိုလ်တို့သည် ခင်ပွန်းကြီး(၁၀)ပါးဖြစ်၍ မပြစ်မှား သင့်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုပုဂ္ဂိုလ်တို့အား အကယ်၍ ပြစ်မှားမိလျှင် လက်ရှိပစ္စပွန်သာမက နောင်တမလွှန်းပင် ဆင်းရဲဒုက္ခအမျိုးမျိုး တွေ့ကြို ရနိုင်ပြီး ပြုစုလုပ်ကျွေး ရှိခိုးကန်တော့၍ အမြဲဆည်းကပ်လျှင် ပစ္စပွန် တမလွှန် နှစ်ဖြာ ကောင်းကျိုး ရရှိခံစားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခင်ပွန်းကြီး(၁၀)ပါး ရှိခိုးကန်တော့နည်း အစုအလင်သိရှိနိုင်ရန်နှင့် ရှိခိုးကန်တော့ခြင်းဖြင့် ကောင်းကျိုးများ ရရှိနိုင်စေရန် စီစဉ်ထားပါသည်။

## အာဇာဝကသုတ္တန်

အာဇာဝကသုတ္တန်သည် မြတ်ပုဒ္ဓနှင့် အာဇာဝကသီလူး တွေ့ဆုံး၍ အာဇာဝကသီလူး ကျေတ်တမ်းဝင်ပုံဖြစ်စဉ်ကိုလည်းကောင်း၊ သဒ္ဓိတည်းဟူသော ဥစ္စာ၊ ကုသိုလ်ပြခြင်း အလေ့အကျင့်၊ ဝစီသစ္စာ၏အရသာနှင့် ပညာဖြင့် အသက်မွေးခြင်းသည် အကောင်းဆုံး ဟူသော တရားလေးပါး၏ သိမ်မွေ့နက်နဲ့သော အဓိပ္ပာယ်ကိုလည်းကောင်း ပြဆိုထား သော သုတ်တော်ဖြစ်ပါသည်။ အာဇာဝကသုတ်တော်ကို ရွတ်ဆိုပူဇော်လိုက်နာကျင့်သုံး ခြင်းဖြင့် မြတ်သောဥစ္စာကို ရှာဖွေနိုင်ခြင်းစသော အကျိုးများ ဖြစ်ပေါ်စေပြီး ပစ္စပွန် တမလွှန် ကောင်းကျိုးများကို ရရှိစေပါသည်။

## ဓမ္မစက္ခပွဲဝတ္ထနသုတေ

ဓမ္မစက္ခပွဲဝတ္ထနသုတေတ်သည် ဘုရားရှင်က လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့ အား အဦးအစ ဟောကြားတော်မူသော သုတေတ်ဖြစ်ပါသည်။ ယင်းသုတေတ်တော်ကို နာကြားရသဖြင့် ပွဲဝတ္ထိပါးဦးအနက် အရှင်ကောဏ္ဍာညာ သောတာပန်တည်ပြီး နတ်ဗြဟ္မာ ပေါင်း ၁၈-ကုဋ္ဌအထိ ကျတ်တမ်းဝင်ခဲ့ပါသည်။ ထိုကြောင့် ယင်းသုတေတ်တော်ကို ရွှေတ်ပတ် ပူဇော်ခြင်းဖြင့် နတ်ဗြဟ္မာများ၏ ချစ်ဆင်မြတ်နှီးမှုများ၊ ကူညီစောင့်ရှောက်မှုများ ရရှိစေပြီး ဘဝစည်းစိမ်ကို ပြီးပြည့်စုစွာ ရရှိစေနိုင်ပါသည်။

## အနတ္ထလက္ခဏသုတေ

အနတ္ထလက္ခဏသုတေတ်တော်သည် ခန္ဓာဝါးပါးတို့ကို လက္ခဏာကြီးသုံးပါးဖြင့်လည်း ကောင်း၊ ဝိပဿနာပညာ မဂ်ပညာစသည်တို့ဖြင့်လည်းကောင်း ဖြစ်ပုံ၊ ရှုမြင်ပုံတို့ကို ဟောကြားထားသော သုတေတ်ဖြစ်ပါသည်။ အနတ္ထလက္ခဏသုတေဟု ဆိုသည့်အတိုင်း ရွှေတ်ဆိုပွားများသောသူ၏သန္တနှင့် အသိသံဝေးများ ဖြစ်ပွားကာ တရားထူးရစေရန် အထောက်အကူပြုခြင်း၊ အတ္ထအစွဲကောင်းပြတ်ခြင်းစသော အကျိုးများကို ရရှိခံစားစေနိုင်ပါသည်။

## သောတာနှဂတ်သုတ္ထန

သောတာနှဂတ်သုတ္ထနသည် ပရီယတ်တရားတော်များကို ဉာဏ်ဖြင့် နာယူ, လေ့ကျက်, ဆင်ခြင်ပွားများလျှင် မျက်မောက်ဘဝ၌ တရားထူးရရှိနိုင်ကြောင်းနှင့် အကယ်၍ မျက်မောက်ဘဝ၌ မရခဲ့သော် နောက်ဘဝဖြစ်သည့် နတ်, ဗြဟ္မာဘဝတို့၌လည်း တရားတော်ကို ဆက်လက်ကျင့်ကြံးအားထုတ်၍ တရားထူးရရှိနိုင်ကြောင်းကို ဟောကြားထားသော သုတေတ်ဖြစ်ပါသည်။ ယင်းသုတေတ်တော်ကို ရွှေတ်ဆိုပူဇော်ခြင်းဖြင့် သဒ္ဓာတရားပိုမိုခိုင်မာစေပြီး ပစ္စာပွဲနှင့် တမလွှန် ကောင်းကျိုးများ ဖြစ်စေကာ မဂ်ဖိုလ်ရရန် အားကြီးသော အထောက်အပံ့ကောင်းဖြစ်စေပါသည်။

## နမက္ခာရ ဘုရားရှိခိုး

နမက္ခာရဘုရားရှိခိုးသည် အဋ္ဌကထာကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓယောသ မထောင်ကိုယ်တိုင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို ပူဇော်ရရှိသည့် ဂုဏ်တော်စုံ

ဘုရားရှိခိုးဖြစ်ပါသည်။ အရှင်မဟာဗုဒ္ဓယောသမထောရ်သည် ဤနမက္ခာရဘုရားရှိခိုးဖြင့် သီဟိုဇ်ပြည် ပိဋကတ်တိုက်တံခါးကို အလိုလို ပွင့်စေတော်မူခဲ့သကဲ့သို့ ရွှေတ်ဆိုပူဇော်ရှိခိုး သူတို့သည်လည်း အခက်အခဲ အတားအဆီးများကို ကျော်လွှားနိုင်၍ ဘုန်းကံကြီးမား ခြင်း၊ ကျက်သရေမဂ်လာ တိုးပွားခြင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

### ယသောဓရာထေရိ၏နောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ

ဘုရားအလောင်းတော်နှင့်အတူ ဘဝသံသရာများစွာ၍ ပါရမီဖြည့်ဖက်အဖြစ် လေးသချိန္တုင် ကမ္မာတစ်သိန်းတိုင် ပါရမီဖြည့်ကျင့်ခဲ့သော ယသောဓရာထေရိ၏ နောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ ဖြစ်ပါသည်။ ထိုဂါထာတော်များဖြင့် လေးသချိန္တုင် ကမ္မာတစ်သိန်းကာလအတွင်း ဘုရားအလောင်းတော်၏ သဗ္ဗာဥုတေသနတော်အကျိုးကြာ စိတ်ဖြောင်းခြင်း အလျင်းမရှိဘဲ အနံ့အတာခံ အနစ်နာခံ၍ သုခဒုက္ခ မျှတူခံစားလျှက် ပါရမီဖြည့်ဆည်းပေးခဲ့ပုံတို့ကို အတူယူအားကျဖွယ် လျှောက်ထား ခဲ့ပါသည်။

### ကာလာမသုတ္တန်

ကာလာမသုတ္တန်သည် ကေသမုတ္တနိဂုံး၌ နေသော ကာလာမမင်းသားတို့အား ဘာသာအယူဝါဒများနှင့်ပတ်သက်၍ မှတ်ကျောက်သဖွယ် စိစစ်နိုင်သည့် ဆောင်ရန်၊ ရှောင်ရန်များကို မြတ်စွာဘုရားရှင်က ဟောကြားထားသော သုတ္တန်ဖြစ်ပါသည်။ ထိုသုတ္တန် တွင် ဘာသာအယူဝါဒများကို စိစစ်ပုံနှင့် လက်ခံကျင့်သုံးရမည့် ဘာသာတရား ရွှေးချယ်ပုံ တို့ကို အသေးစိတ် ဟောကြားတော်မူထားသဖြင့် ရွှေတ်ဖတ်ပူဇော် လိုက်နာကျင့်သုံးသူတို့ တရားစစ် တရားမှန်ကို လက်ခံကျင့်သုံးနိုင်ခြင်းမှစ၍ ပစ္စာပုံ တမလွှန် ချမ်းသာအဆင့်ဆင့် ကို ရရှိကာ နိုဗ္ဗာန်တိုင်အောင်သော အကျိုးကိုလည်း ရရှိစေနိုင်ပါသည်။

### ဆန္ဒသမာစီသုတ္တန်

ဆန္ဒသမာစီသုတ္တန်သည် ဆန္ဒ၊ ဝိရိယ၊ စီတ္ထ၊ ဝိမံသ(ပညာ)တည်းဟူသော တရားလေးပါးတို့ကို အမှုပြု၍ သမာစီရနိုင်ပုံနှင့် တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်

အနေဖြင့် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်စွန့်ရန်နှင့် မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ဆက်လက်တည်တဲ့ပြီး တိုးပွားစေရန် အားထုတ်၍ ကူးခိုးပါဒ်ကို ဖြစ်စေသင့်ကြောင်း မိန့်တော်မူထားသော သုတေသနဖြစ်ပါသည်။

### အရှင်မဟာဗုဒ္ဓယောသ၏ ဘဝနှင့်ဓမ္မ

အရှင်မဟာဗုဒ္ဓယောသသည် သာသနာတော်နှစ် (၉၀၀)ဝန်းကျင် အေဒီ ၅-ရာစွဲ တွင် ပေါ်ထွန်းခဲ့ပြီး ဗုဒ္ဓယောသနာတော်သမိုင်းတွင် အလွန်ထင်ရှားသော အဋ္ဌကထာ ကျမ်းပြုမထောင်မြတ် ဖြစ်ပါသည်။ မထောင်မြတ်သည် အိန္ဒိယနိုင်ငံမှ သီရိလက်နိုင်ငံသို့ ကြွတော်မူကာ ဘုရားဟော ပါဠိတော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာကျမ်း ပေါင်း (၃၅)ကျမ်းကျော်ကို ရေးသားစီရင်တော်မူခဲ့သဖြင့် ဗုဒ္ဓမဏ္ဍာ။ (မြတ်စွာဘုရားရှင်၏ အလိုတော်ကို အသိဆုံးပုဂ္ဂိုလ်)အဖြစ် ရုဏ်ပြုပူဇော်မှုကို ခံယူရရှိတော်ခဲ့ပါသည်။ အရှင် မဟာဗုဒ္ဓယောသမထောင်၏ ထောပွဲတို့ကို လေ့လာပူဇော်ခြင်းဖြင့် မထောင်မြတ်၏ သီလာ ပညာ၊ ဝိရိယအား ကြီးမားတော်မူပုံ၊ သာသနာတော်နှင့် ပြည်သူ့ပြည်သားများအပေါ် ထားရှုံးသော စိတ်ထားများကို အတုယူအားကျဖွယ် လေ့လာသိရှိရမည်ဖြစ်ပါသည်။

## နှီးဆောင်ပန်းကြားလွှာ

ကျိုစာအုပ်ကို အများပြည်သူသို့ ဖြန့်ဝေလှု။ ဒါန်းလျက်ရှိပါသည်။ ကျိုသို့လှု။ ဒါန်းရာတွင် ဖြန့်ဝေလှု။ ဒါန်းနိုင်မှုအပေါ် မူတည်၍ ရွတ်ဆိုပူဇော်သူတို့ အရေအတွက် ပိုမိုများပြားလာပြီး ပိုမိုရွတ်ဆိုကြခြင်းအားဖြင့် ကပ်ကြီးသုံးပါးမှ လွှတ်ကင်းရေး၊ အနာရောဂါကင်းစင်ရေး၊ အသက်ရှည်ကြာနေထိုင်နိုင်ရေးအတွက် အဆင်ပြေစေ ကြမည် ဖြစ်ပါသည်။

ကျိုစာအုပ်နှင့် ထုတ်ဝေပြီးသော ပူးတွဲပါစာအုပ်များအား မိမိကိုယ်တိုင် လှု။ ဒါန်းလိုပါက လိုအပ်သော စာအုပ်အရေအတွက်ကို မှာကြားနိုင်ပါကြောင်းနှင့် မှာကြားသည့်အရေအတွက်များကို ထုတ်ဝေပေးမည် ဖြစ်ပါသည်။ ကျိုဝန်ကြီးဌာနမှ တစ်ဆင့် လှု။ ဒါန်းပေးစေလိုပါကလည်း သက်ဆိုင်ရာ လှု။ ဒါန်းသင့်သည့်နေရာများသို့ ကူညီဖြန့်ဝေလှု။ ဒါန်းပေးသွားမည် ဖြစ်ပါသည်။

ပါဝင်လှု။ ဒါန်းလိုသူများရှိပါက -

သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အမြှေတမ်းအတွင်းဝန်

ဖုန်း-၀၆၇ ၃၄၀၉၅၀၆

၀၆၇ ၃၄၀၈၄၄၁

၀၉ ၅၁၀၆၂၇၄

ဒုတိယအမြှေတမ်းအတွင်းဝန်

ဖုန်း-၀၆၇ ၃၄၀၉၀၀၈

၀၉ ၄၄၀၈၉၂၃၉၉

သို့ ဆက်သွယ်လှု။ ဒါန်းနိုင်ပါသည်။

ကျိုစာအုပ်ကို အလွယ်တကူ ပြန်လည်ကူးယူနိုင်ရန်အတွက် -

www.mahana.org.mm,      www.mora.gov.mm,      www.dra.gov.mm,  
www.dpps.gov.mm,      www.kbirl.gov.mm,      www.itbmu.org.mm,  
သာသနရေးဆိုင်ရာ ဝော်ဆိုက်ခြောက်ခုတို့တွင်လည်း download ဖြင့် ကူးယူ၍  
ပူဇော်ဖြန့်ဝေနိုင်ပါသည်။